



ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ရွေးကောက်ပွဲကြေညာစာတမ်း

မာတိကာ

စဉ်	အကြောင်းအရာ	စာမျက်နှာ
၁။	မိဘပြည်သူများသို့ ပန်ကြားချက်	၁ - ၅
၂။	နိဒါန်း	၆ - ၇
၃။	ပါတီ၏မျှော်မှန်းချက်	၈
၄။	ပါတီ၏ရည်မှန်းချက်	၈
၅။	ပြည်တွင်းငြိမ်းချမ်းရေး	၈ - ၉
၆။	ဖက်ဒရယ်စနစ်ကိုအခြေခံသောပြည်ထောင်စုအဖြစ်ထူထောင်တည်ဆောက်ရေး	၉ - ၁၀
၇။	ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး	၁၀ - ၁၁
၈။	နိုင်ငံတော်၏ အုပ်ချုပ်ရေးစနစ်အား ဒီမိုကရေစီ ကျင့်စဉ်နှင့်အညီ အစိုးရအုပ်ချုပ်ရေးစနစ်အသွင်မှ ပြည်သူ့အုပ်ချုပ်ရေးစနစ်အဖြစ်သို့ ပီပြင်ထိရောက်အောင် ပြောင်းလဲရေး	၁၁
၉။	ပြည်သူ့ဗဟိုပြုဖွံ့ဖြိုးတိုးတက်ရေး	၁၂
၁၀။	စီးပွားရေး	
	(က) ဘဏ္ဍာရေး	၁၂
	(ခ) ငွေရေးကြေးရေး	၁၂
	(ဂ) လယ်ယာသားငါး၊ သစ်တောကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး	၁၂ - ၁၃
	(ဃ) စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး	၁၃



(င)	ဝန်ဆောင်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး	၁၃
(စ)	ကုန်သွယ်မှုနှင့်ရင်းနှီးမြုပ်နှံမှု	၁၃ - ၁၄
၁၁။	စီးပွားရေးအခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး	
(က)	စွမ်းအင်	၁၄
(ခ)	ရေနံ၊ သတ္တု၊ ကျောက်မျက်	၁၄
(ဂ)	လမ်း၊ တံတား	၁၄
(ဃ)	ဆက်သွယ်ရေး	၁၄
(င)	မြို့ပြကျေးရွာဖွံ့ဖြိုးတိုးတက်ရေး	၁၅
(စ)	သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး	၁၅
(ဆ)	လူမှုရေး	
(၁)	ပညာရေး	၁၆ - ၁၇
(၂)	ကျန်းမာရေး	၁၇ - ၁၈
(ဇ)	လူမှုကာကွယ်စောင့်ရှောက်ရေး	၁၉
(ဈ)	တောင်သူလယ်သမား	၁၉ - ၂၀
(ည)	အလုပ်သမား	၂၀ - ၂၁
(ဋ)	အမျိုးသမီး	၂၁ - ၂၂
(ဌ)	လူငယ်	၂၂ - ၂၃
၁၂။	နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေး	၂၃ - ၂၄
၁၃။	နိုင်ငံခြားရေး	၂၄
၁၄။	ဒီမိုကရေစီအရေးနှင့်လူ့အခွင့်အရေး	၂၄ - ၂၅
၁၅။	အမျိုးသားရေး	



(က) အမျိုးဂုဏ်၊ဇာတိဂုဏ် ထိန်းသိမ်းရေး	၂၅
(ခ) တိုင်းရင်းသားလူမျိုးများအားလုံး၏ ရိုးရာယဉ်ကျေးမှု ဓလေ့ ထုံးစံများ ထိန်းသိမ်းမြှင့်တင်ရေး	၂၅ - ၂၆
၁၆။ ဥပဒေပြုရေး	၂၆
၁၇။ တရားစီရင်ရေး	၂၆
၁၈။ နိဂုံး	၂၆ - ၂၇



မိဘပြည်သူများသို့ ပန်ကြားချက်

လေးစားချစ်ခင်အပ်ပါသော မိဘပြည်သူများ ခင်ဗျား ...

ပြည်သူ့အပေါင်း မျှော်လင့်တောင့်တလျက်ရှိသည့် ပါတီစုံဒီမိုကရေစီစနစ်၏ လွှတ်တော်အဆင့် ဆင့် ရွေးကောက်ပွဲများကို ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်တော့မည် ဖြစ်ပါ သည်။ ပါတီစုံဒီမိုကရေစီစနစ်၏ ထုံးတမ်းစဉ်လာများနှင့်အညီ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ မှတ်ပုံတင်ခွင့် ရရှိထားပြီးဖြစ်သည့် နိုင်ငံရေးပါတီပေါင်း(၉၁)ပါတီတို့သည် အထွေထွေ ရွေးကောက်ပွဲကြီးတွင် အောင်နိုင်ရေးအတွက် ဖွဲ့စည်းပြင်ဆင်မှုများ၊ မဲဆွယ်စည်းရုံးမှုများကို အပြိုင် အဆိုင် အင်တိုက်အားတိုက် ဆောင်ရွက်နေကြပြီ ဖြစ်ပါသည်။

ပါတီစုံဒီမိုကရေစီစနစ်တွင် ပြည်သူများ၏ အဆုံးအဖြတ်သည် အဓိကဖြစ်ပေရာ နိုင်ငံရေးပါတီ များအားလုံးသည် မိဘပြည်သူများ၏အဆုံးအဖြတ်ကို နာခံကြရမည်သာဖြစ်ပါသည်။ ပြည်သူ့လူထုက ယုံကြည်ထောက်ခံဆန္ဒပြုရွေးချယ်ပြီး ပြည်သူ့ကိုယ်စားလှယ်အဖြစ် အခွင့်အာဏာအပ်နှင်းခြင်းခံရသူများ မှသာလျှင် အနာဂတ်နိုင်ငံတော်နှင့် နိုင်ငံသားများ၏အကျိုးကို ဦးဆောင်အကောင်အထည်ဖော်ခွင့်၊ ပြည်သူ့အကျိုး သယ်ပိုးခွင့် ရရှိနိုင်ကြမည်ဖြစ်ရာ နိုင်ငံရေးပါတီများအနေဖြင့် ပြည်သူ့လူထု၏ထောက်ခံမှု ရရှိနိုင်ရေးအတွက် နည်းလမ်းပေါင်းစုံအသုံးပြုလျက် အစွမ်းကုန်မဲဆွယ်စည်းရုံးနေကြသည်ကို တွေ့မြင်နေရပါသည်။

မိမိတို့ပါတီအနေဖြင့် လက်တွေ့ကျပြီး မှန်ကန်သောမူဝါဒ၊ စစ်မှန်သောမျိုးချစ်စိတ်ဓါတ်၊ မိမိ နိုင်ငံ၏ ပကတိအခြေအနေဖြင့် ဆီလျော်အပ်စပ် လိုက်လျောညီထွေသောလုပ်ငန်းစဉ်များအခြေခံလျက် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများကို ပြည်သူများဖြင့် လက်တွဲလျက်၊ တည်ဆောက်ဖော်ဆောင်ခွင့်ရရှိရန်၊ လာမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးတွင် ပြည်သူ့လူထု၏ အဆုံးအဖြတ်ကို တည်ကြည်ဖြောင့်မတ်စွာ တရားနည်းလမ်းတကျ ခံယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။

မိမိတို့ပါတီသည် ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၇)ရက်နေ့တွင် ကျင်းပခဲ့သည့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကြီး၌ ပြည်သူများက ယုံကြည်အားကိုးစွာ တစ်ခဲနက်ထောက်ခံဆန္ဒပြု ရွေးချယ်တာဝန် ပေးအပ်သည့်အတွက် အနိုင်ရပါတီအဖြစ် ရပ်တည်နိုင်ခဲ့ပြီး နိုင်ငံတော်နှင့်နိုင်ငံသားများ၏ မျှော်လင့်တောင့်တထားချက်များကို အခြေခံသည့် နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ခွင့်ရရှိခဲ့ပါသည်။ ယင်းသို့ ရရှိခဲ့သော ပြည်သူများ၏ အပ်နှင်းတာဝန်ပေးချက်နှင့်အညီ မိမိတို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် အမိပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး အခွန်ရှည် တည်တံ့ခိုင်မြဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အေးချမ်း



သာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်အဖြစ် ထာဝစဉ်ရပ်တည်နိုင်ရေးတို့အတွက် ရည်မှန်းလျက် တိုင်းရင်းသားပြည်သူတို့၏ လိုအင်ဆန္ဒဖြစ်သော အေးချမ်းတည်ငြိမ်စွာနေလိုမှု၊ လူမှုစီးပွား တိုးတက်လိုမှု၊ ဒီမိုကရေစီအပြောင်းအလဲရလိုမှု တို့ကို ဖြည့်ဆည်းပေးရန် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု အဆင့်ဆင့်ကို အမြော်အမြင်ကြီးစွာ တစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည်ဖော် ဆောင်ရွက်ပေး ခဲ့ပါသည်။

ပြည်သူများ၏ ပြင်းပြသော လိုအင်ဆန္ဒကို အကောင်အထည်ဖော်နိုင်ရေးအတွက် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအဆင့်(၃)ဆင့်ကို တည်ငြိမ်အေးချမ်းချောမွေ့စွာ ဖော်ဆောင်ပေးနိုင်ခဲ့ပါသည်။ မိမိတို့ပါတီသည် ပြည်သူများ၏ ပကတိလိုအင်ဆန္ဒဖြစ်သော တိုင်းရင်းသားပြည်သူတစ်ရပ်လုံး တည်ငြိမ် အေးချမ်းစွာနေထိုင်နိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စစ်မှန်သောထာဝရငြိမ်းချမ်းရေးရရှိရန်၊ လူမှု စီးပွားတိုးတက်လိုမှုအတွက် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဖြစ်မှ လွတ်မြောက်ရေးနှင့် အလယ်အလတ်အဆင့် ဝင်ငွေရှိသောနိုင်ငံအဖြစ်သို့ ရောက်ရှိစေရန်နှင့် ဒီမိုကရေစီအပြောင်းအလဲ ရလိုမှုအတွက် လူ့အခွင့် အရေးနှင့် ဒီမိုကရေစီကျင့်စဉ်ပါ အခွင့်အရေးများ ရရှိခံစားနိုင်ရေးအတွက် တိုင်းရင်းသားအားလုံး တန်းတူ အခွင့်အရေးရှိမည့် ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုအဖြစ် ထူထောင်တည်ဆောက် ရေးတို့ကို ဖော်ဆောင်နိုင်ရန် သမိုင်းရေးပကတိလိုအပ်ချက်များနှင့်အညီ လက်တွေ့ကျကျ ဆောင်ရွက် ပေးမည် ဟူသော တည်ကြည်သော သန့်ဋ္ဌာန်စိတ်ဖြင့် အကောင်အထည်ဖော်လျက်ရှိသည့် ပါတီဖြစ် ကြောင်း ဤရွေးကောက်ပွဲ စာတမ်းနှင့်အတူ မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ကြေညာအပ်ပါသည်။

လေးစားချစ်ခင်အပ်ပါသော မိဘပြည်သူများ ခင်ဗျား ...

ပြည်သူအများလိုလားနေသောဒီမိုကရေစီနိုင်ငံအဖြစ်စတင်ပြုပြင်ပြောင်းလဲ ပေးခဲ့သည့် အစိုးရသည် မိမိတို့ပါတီ၏အစိုးရဖြစ်သောကြောင့် “ဒီမိုကရေစီပြောင်းလဲမှုအစ ပြည်နိုင်ငံဖြိုးက” ဟု ဆိုရမည်ဖြစ် ပါသည်။ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပြုပြင်ပြောင်းလဲမှု အဆင့်(၃)ဆင့်ဖြင့် ကြိုတင်ပြင်ဆင်ပြောင်းလဲမှုများဆောင် ရွက်ခဲ့ခြင်းဖြစ်ပါသည်-

- (က) **ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအကြိုပြင်ဆင်မှုအဆင့်** ။၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေကို တိုင်းရင်းသားပြည်သူ အလွှာမျိုးစုံနှင့် အချိန်ယူရေးဆွဲခဲ့ကြပြီး ၂၀၁၀ ခုနှစ်၊ ပါတီစုံအထွေထွေ ရွေးကောက်ပွဲကျင်းပလျက် လွှတ်တော်နှင့်အစိုးရဖွဲ့စည်းနိုင်သည် အထိ ဒီမိုကရေစီ လမ်းကြောင်း ပေါ်သို့ရောက်ရှိ အောင်ကြိုတင်ပြင်ဆင်စီစဉ်ပေးခဲ့ပါ သည်။
- (ခ) **ဒီမိုကရေစီနိုင်ငံထူထောင် တည်ဆောက်ရန် အသွင်ကူးပြောင်းရေး အဆင့်**။ ပါတီ ဥက္ကဋ္ဌ ဦးသိန်းစိန်က နိုင်ငံတော်သမ္မတ တာဝန်စတင်ထမ်းဆောင်ချိန်၌ အသွင်ကူး ပြောင်းရေးလုပ်ငန်း များကိုတည်ငြိမ်အေးချမ်းချောမွေ့ စွာဖော်ဆောင်ပေးနိုင်ခဲ့ပါသည်။ နိုင်ငံရေး၊စီးပွားရေး၊လူမှုရေး ပြုပြင်ပြောင်းလဲမှုများ နှင့်အတူ တည်ငြိမ်အေးချမ်းမှု ရရှိရန်အတွက် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့်အမျိုးသား ပြန်လည်သင့်မြတ်ရေးတို့ကို ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။



(ဂ) **ဒီမိုကရေစီရှင်သန်ရင့်ကျက်ခိုင်မာသည့်အဆင့် ။** ထာဝရ ငြိမ်းချမ်းရေးရရှိပြီးဒီမိုကရေစီ ရှင်သန် ရင့်ကျက် ခိုင်မာသည့်အဆင့်သို့ကူးပြောင်းနိုင်ရန်အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကိစ္စကို ပြည်ခိုင်ဖြိုးပါတီကမူအားဖြင့်သဘောတူပြီးဖြစ်ရာဖက်ဒရယ်စနစ်ကိုအခြေခံသောပြည်ထောင်စုစနစ်တည်ဆောက်ရေးနှင့် ဒီမိုကရေစီ ရှင်သန် ဖွံ့ဖြိုးရင့်ကျက်ခိုင်မာရေးတို့အတွက် ထပ်မံလိုအပ်မည့် ဥပဒေအချက်အလက် တို့ကိုအခြေခံဥပဒေတွင်မလွဲမသွေဖြည့်စွက် ပြင်ဆင်ရန်လိုအပ်မည်ဖြစ်ပါသည်။

မိမိတို့ပါတီ တာဝန်ထမ်းဆောင်ခဲ့သည့်(၅)နှစ်တာကာလအတွင်း နိုင်ငံရေးပြုပြင်ပြောင်းလဲမှု များ၊ စီးပွားရေးနှင့်လူမှုရေးပြုပြင်ပြောင်းလဲမှုများ၊ အစိုးရအုပ်ချုပ်ရေးစနစ် ပြုပြင်ပြောင်းလဲမှုများနှင့် ပုဂ္ဂလိက ကဏ္ဍပြောင်းလဲတိုးတက်ရေးပြုပြင်ပြောင်းလဲမှုများ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါ သည်။ ယင်းသို့ ဆောင်ရွက်ရာ တွင် ပြုပြင်ပြောင်းလဲရေးလှိုင်း(၃)လှိုင်းဖြင့် ဆောင်ရွက်ခဲ့ပါသည်-

(က) **ပြုပြင်ပြောင်းလဲရေး ပထမလှိုင်း ။** ပထမဆုံး(၁၆)လအတွင်း နိုင်ငံရေးပြုပြင်ပြောင်း လဲမှု၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု၊ အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ဆောင် ရွက်ခဲ့ပါသည်။

(ခ) **ပြုပြင်ပြောင်းလဲရေး ဒုတိယလှိုင်း ။** ဒုတိယ(၁၃)လတွင် ငွေကြေးဆိုင်ရာစီမံခန့်ခွဲ မှုနှင့် ရင်းနှီးမြှုပ်နှံမှု များ၊ ဒေသဖွံ့ဖြိုးရေးစီမံကိန်းများ၊ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု များ၊ အုပ်ချုပ်မှုဆိုင်ရာဗဟိုချုပ်ကိုင်မှု လျှော့ချရေး၊ စီမံခန့်ခွဲမှုဆိုင်ရာများကို ထပ်မံပြု လုပ်ခဲ့ပါသည်။

(ဂ) **ပြုပြင်ပြောင်းလဲရေး တတိယလှိုင်း ။** တတိယ(၂၀)လအတွင်း ကောင်းမွန်သောအုပ်ချုပ်မှု၊ ကုန်သွယ်မှု နှင့်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း၊ မြို့ပြဖွံ့ဖြိုးရေး၊ စီးပွားရေးဖန်၊ ပုဂ္ဂလိ က ကဏ္ဍ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ကျေးလက်မြို့ပြဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ သဘာဝသယံဇာတအရင်းအမြစ်များ၊ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး လုပ် ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။

နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုသည် အရင်းခံကျသောအကြောင်းဖြစ်သည်နှင့်အညီ တိုင်းရင်း သားပြည်သူတစ်ရပ်လုံး တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ဦးစားပေးဆောင်ရွက်ရမည့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကိုလည်း တစ်စိုက်မတ်မတ် ဆောင်ရွက်ခဲ့ပါသည်။ ပြည်ထောင် စု အစိုးရဖက်မှ ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ကိုယ်စားလှယ် များသည် အကြိမ်ပေါင်းများစွာ တွေ့ဆုံဆွေးနွေးပြီး ပြည်တွင်းငြိမ်းချမ်းရေး၏ တံခါးတစ်ချပ်သဖွယ် ဖြစ်သော ပထမအဆင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ် NCA စာချုပ်ကို ၁၅-၁၀-၂၀၁၅ ရက်နေ့တွင် လက် မှတ်ရေး ထိုးနိုင်ခဲ့ပါသည်။ ယင်းသို့လက်မှတ်ရေးထိုးရာတွင် NCA စာချုပ်တွင် လက်မှတ်ရေးထိုး ရန်အဆင် သင့်ဖြစ်နေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြင့် လက်မှတ်ရေးထိုးခဲ့လျက် ဆက်လက် အကောင် အထည်ဖော်သွားမည်ဖြစ်ပါသည်။ လက်မှတ်ရေးထိုးရန်အဆင်သင့်မဖြစ်သေး သောအဖွဲ့များ ကို လည်း ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်လာနိုင်စေရေး လမ်းကြောင်းဖွင့်၊ တံခါးဖွင့် ပြင်ဆင်ထား မည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။



ပြည်ထောင်စုကြီးအခွန်ရှည်တည်တံ့ခိုင်မြဲရေးအတွက် တိုင်းရင်းသားပြည်သူအားလုံး လိုလား သော တိုင်းရင်းသားအားလုံးတန်းတူ အခွင့်အရေးရှိမည့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စု အဖြစ် ထူထောင်တည်ဆောက်ရေးနှင့် တိုင်းရင်းသားပြည်သူအားလုံး တန်းတူရည်တူအခွင့်အရေး၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးကို အာမခံချက် ပေးနိုင်ပြီး တည်ငြိမ်အေးချမ်းသည့် ဒီမိုကရေစီ နိုင်ငံသစ်အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးတို့သည် အရေးပါလှပါသည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးကိစ္စအား မိမိတို့ပါတီအနေဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

လေးစားချစ်ခင်အပ်ပါသော မိဘပြည်သူများ ခင်ဗျား ...

မိမိတို့ပါတီအနေဖြင့် နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံစနစ်အား ဒီမိုကရေစီကျင့်စဉ်နှင့်အညီ အစိုးရအုပ်ချုပ်ရေးစနစ်အသွင်မှ ပြည်သူ့အုပ်ချုပ်ရေးစနစ်သို့ ပီပြင်ထိရောက်အောင်ပြောင်းလဲရေးအတွက် ပြုပြင်ပြောင်းလဲမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ပြည်သူ့အများစု၏ လိုလားချက် ဖြစ်သည့် မြို့နယ်အဆင့်အုပ်ချုပ်ရေးတွင် လက်ရှိအုပ်ချုပ်ရေးစနစ်မှ ဒေသခံပြည်သူထဲမှ ရွေးချယ် တင်မြှောက်သည့် ပြည်သူ့ကိုယ်စားလှယ်များဖြင့်ဖွဲ့စည်းထားသောပြည်သူ့အုပ်ချုပ်ရေးစနစ်သို့ ကူးပြောင်းနိုင်ရန် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

ပြည်သူ့ပဟိုပြုဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ဦးဆောင်ပါဝင် ဆောင်ရွက်စေပြီး စီးပွားရေးနှင့် စီးပွားရေးအခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေး၊ မြို့ပြ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုကာကွယ် စောင့်ရှောက်ရေး၊ တောင်သူလယ်သမားအရေး၊ အလုပ်သမားအရေး၊ အမျိုးသမီးအရေးနှင့် လူငယ်အရေး၊ နိုင်ငံတော်ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေး၊ အမျိုးသားရေး၊ တိုင်းရင်းသား လူမျိုးများ ရိုးရာယဉ်ကျေးမှု လေ့ထုံးစံများ ထိန်းသိမ်း မြှင့်တင်ရေး တို့ကိုလည်း ပိုမိုတိုးတက် ကောင်းမွန်အောင် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

လေးစားချစ်ခင်အပ်ပါသော မိဘပြည်သူများ ခင်ဗျား ...

မကြာမီကျင်းပတော့မည့် ရွေးကောက်ပွဲသည် ယနေ့ရရှိထားပြီးဖြစ်သည့် ဒီမိုကရေစီပြုပြင် ပြောင်းလဲမှုအဆင့်ဆင့်ကို အကောင်အထည်ဖော်မှု၊ ပြည်တွင်းငြိမ်းချမ်းရေးအကောင်အထည်ဖော် ဆောင်ရွက်မှု၊ ပြည်သူများ၏လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်အောင် အကောင်အထည်ဖော်မှုများကို ယခု ထက်ပိုမိုကောင်းမွန်အောင် မြှင့်တင်တည်ဆောက်ဖော်ဆောင်ပေးနိုင်မည့် ပါတီအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ် များကို ရွေးချယ်တင်မြှောက်ကြရမည့်လုပ်ငန်းစဉ် ဖြစ်ပါသည်။ မိမိတို့နိုင်ငံနှင့်ပြည်သူတို့၏ အနာဂတ်အတွက် အရေးကြီးလှသည့် သုံးသပ်ဆုံးဖြတ်ရွေးချယ်မှုများကို ပြုကြရမည်ဖြစ်ရာ ယနေ့ရရှိထားပြီး ဖြစ်သည့် အခြေအနေကောင်းများနှင့် စွမ်းဆောင်အောင်မြင်ခဲ့မှုများအပေါ် ချိန်ထိုးသုံးသပ်ပြီး ရွေးချယ်ကြရာ၌ အမျိုးသားရေးကို ရှေ့တန်းတင်၍ ကြည့်တတ်၊ မြင်တတ်၊ ရွေးချယ်တတ်ရန် အရေးကြီးလှပါသည်။



မိဘပြည်သူများအနေဖြင့် မိမိတို့ပါတီအပေါ် ယနေ့ရရှိထားပြီးဖြစ်သည့် တည်ငြိမ်အေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဒီမိုကရေစီပြောင်းလဲရေး ဖော်ဆောင်မှု အရှိန်အဟုန်များကို ယခုထက်ပိုမို ခိုင်မာ ကောင်းမွန်အောင် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ စီမံခန့်ခွဲမှု အတွေ့အကြုံ ပြည့်ဝ ရင့်ကျက်ပြီး အစဉ်အလာကြီးမားသည့်ပါတီ၊ အမျိုးသားရေးနှင့်အမျိုးသားအကျိုးစီးပွားကို အစဉ်ထာဝရ ဦးထိပ်ပန်ဆင်ပြီး တိုင်းရင်းသားပြည်သူတို့၏ လိုအင်ဆန္ဒများဖြစ်သော အေးချမ်းတည်ငြိမ်စွာ နေလိုမှု၊ လူမှုစီးပွားတိုးတက်လိုမှု၊ ဒီမိုကရေစီအပြောင်းအလဲရလိုမှု တို့ကို ပြည်သူများ၏လိုအင်ဆန္ဒ နှင့် ထပ်တူညီ သည့်ပါတီ၊ အနာဂတ်နိုင်ငံတော်သစ်နှင့် မိဘပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုး တက်ရေး ဆောင်ရွက် နိုင်ရန်အတွက် တည်ငြိမ်အေးချမ်းရေးကို အပြည့်အဝ အာမခံချက်ပေးနိုင်သည့် ပါတီအဖြစ် မှန်ကန်စွာရွေးချယ်ပြီး မိမိတို့ပါတီအား ထောက်ခံလက်တွဲပူးပေါင်းကြပါရန် အလေးအနက် မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။

- ❖ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ပေးမည်။
- ❖ ဖက်ဒရယ်စနစ်ကိုအခြေခံသည့်ပြည်ထောင်စုစနစ်ထူထောင်ပေးမည်။
- ❖ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆောင်ရွက်ပေးမည်။
- ❖ ပြည်သူ့အုပ်ချုပ်ရေးစနစ်ဖော်ဆောင်ပေးမည်။
- ❖ ပြည်သူ့ဗဟိုပြုဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ပေးမည်။

ဗဟိုအလုပ်အမှုဆောင်ကော်မတီ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ



ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ရွေးကောက်ပွဲကြေညာစာတမ်း

Manifesto of the Union Solidarity and Development Party

နိဒါန်း

၁။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို ၂၀၁၀ ပြည့်နှစ်၊ ဇွန်လ(၈)ရက်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းကို အမွေခံအခြေပြု၍ စတင်ဖွဲ့စည်းခဲ့ပါသည်။ ၂၀၁၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအကြိုကာလတွင်ပါတီဥက္ကဋ္ဌဦးသိန်းစိန် လက်မှတ်ရေးထိုးသည့် မိဘပြည်သူ့များသို့ ပန်ကြားချက်ကိုလည်းကောင်း၊ပါတီ၏ရွေးကောက်ပွဲကြေညာစာတမ်းကို လည်းကောင်း ထုတ်ပြန်ကြေညာ ခဲ့ပါသည်။အဆိုပါပန်ကြားချက်နှင့် ကြေညာစာတမ်းတို့တွင် ပါတီ၏ ရည်မှန်းချက်၊ သန္နိဋ္ဌာန်၊မူဝါဒများ၊ လုပ်ငန်းစဉ်များနှင့် သဘောထားတို့ကို အသေးစိတ်ဖော်ပြခဲ့ပါသည်။ ထို့အတူ-

- ❖ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်စေရမည် ၊
- ❖ ပြည်သူ့ဘဝ ဖွံ့ဖြိုးတိုးတက်စေရမည် ၊
- ❖ လွတ်လပ်၍ တရားမျှတစေရမည် ဟူသော အာမခံချက်အတိုင်း ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ဒီမိုကရေစီနိုင်ငံအဖြစ် တည်ငြိမ်ချောမွေ့စွာ အသွင်ကူးပြောင်းပေးနိုင်သကဲ့သို့ အတိုင်းအတာတစ်ခုအထိ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့ပါသည်။

၂။ ပါတီသည် ပြည်သူလူထု အများစု၏ တစ်ခဲနက်ထောက်ခံ ရွေးချယ်မှုကြောင့် အနိုင်ရပါတီအဖြစ် ရပ်တည်နိုင်ခဲ့ပြီး ပြည်သူများမျှော်လင့် တောင့်တနေကြသည့် ဒီမိုကရေစီ နိုင်ငံတော်အဖြစ် ထူထောင်နိုင်ရေးနှင့် နိုင်ငံသားများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့ကို အကောင်အထည် ဖော်နိုင်ရေးအတွက် လုပ်ငန်းစဉ်များ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ရရှိပါသည်။ ထိုသို့ ဖော်ဆောင်ရာတွင် မိမိတို့ နိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့် ဖြစ်စဉ်ဖြစ်ရပ်များ ကိုလည်းကောင်း၊ ကမ္ဘာပေါ်တွင် ဖြစ်ပေါ်နေသည့် ဖြစ်စဉ်ဖြစ်ရပ်များကိုလည်းကောင်း လေ့လာသုံးသပ်၍ မိမိနိုင်ငံနှင့် လိုက်လျောညီထွေရှိမည့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၃။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် မိဘပြည်သူများ၏ ယုံကြည်ကိုးစားပေးပေါင်း လက်တွဲမှုနှင့်အတူ ပြည်သူများလိုလားသည့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး အဆင့်(၃)ဆင့်ဖြင့် အောက်ဖော်ပြပါ အတိုင်းဒီမိုကရေစီနိုင်ငံတော်သစ်ကိုထုဆစ်ပုံဖော်ခဲ့ပါသည်-

- (က) ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအကြိုပြင်ဆင်မှုအဆင့် ။ တပ်မတော်အစိုးရက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို တိုင်းရင်းသားပြည်သူ အလွှာမျိုးစုံနှင့် အချိန်ယူ ရေးဆွဲခဲ့ကြပြီး



၂၀၁၀ ခုနှစ်၊ ပါတီစုံအထွေထွေရွေးကောက်ပွဲကျင်းပလျက် လွှတ်တော် နှင့် အစိုးရဖွဲ့စည်းနိုင် သည်အထိ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ရောက်ရှိ အောင်ကြိုတင် ပြင်ဆင်စီစဉ်ပေး ခဲ့ပါ သည်။

(ခ) ဒီမိုကရေစီနိုင်ငံထူထောင် တည်ဆောက်ရန် အသွင်ကူးပြောင်းရေး အဆင့်၊ ပါတီ ဥက္ကဋ္ဌ ဦးသိန်းစိန်က နိုင်ငံတော်သမ္မတ တာဝန်စတင်ထမ်းဆောင်ချိန်၌ အသွင်ကူး ပြောင်းရေး လုပ်ငန်းများကိုတည်ငြိမ်အေးချမ်းချောမွေ့စွာဖော်ဆောင်ပေးနိုင်ခဲ့သည်။ ထို့ကြောင့်နိုင်ငံတကာအသိအမှတ်ပြုမှုနှင့်အတူ နိုင်ငံတကာဆက်ဆံရေး သိသာထင်ရှား စွာပြောင်းလဲတိုးတက်ခဲ့ပါသည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးပြုပြင်ပြောင်းလဲမှုများ နှင့်အတူ တည်ငြိမ်အေးချမ်းမှုရရှိရန်အတွက် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး နှင့်အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ကို ကြိုးပမ်းဆောင်ရွက်လျက် ရှိပါ သည်။

(ဂ) ဒီမိုကရေစီရှင်သန်ရင့်ကျက်ခိုင်မာသည့်အဆင့် ။ ထာဝရငြိမ်းချမ်းရေး ရရှိပြီး ဒီမိုကရေစီ ရှင်သန်ရင့်ကျက်ခိုင်မာသည့်အဆင့်သို့ကူးပြောင်းနိုင်ရန်အတွက် လာမည့်(၅) နှစ်အတွင်း အောက်ပါ အတိုင်းဆောင်ရွက်သွားမည် ဖြစ်ပါသည်-

(၁) တိုင်းရင်းသားများ၏ တန်းတူရည်တူရှိမှုအတွက် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ် ကို အခြေခံ သော ပြည်ထောင်စုကြီး ထူထောင်တည်ဆောက်ရေးမူအတိုင်း ဆက်လက်အကောင်အထည်ဖော်မည်။

(၂) ဖွဲ့စည်းပုံအခြေခံပြင်ဆင်ရေးကိစ္စကို ပြည်ခိုင်ဖြိုးပါတီက မူအားဖြင့် သဘောတူ ပြီးဖြစ်ပါသည်။ဖက်ဒရယ်စနစ်ကိုအခြေခံသောပြည်ထောင်စု စနစ်တည်ဆောက် ရေးနှင့်ဒီမိုကရေစီရှင်သန်ဖွံ့ဖြိုးရင့်ကျက်ခိုင်မာရေးတို့အတွက် ထပ်မံလိုအပ်မည့် ဥပဒေအချက်အလက်တို့ကိုအခြေခံဥပဒေတွင်မလွဲမသွေထပ်မံဖြည့်စွက် ပြင်ဆင် ရန် လိုအပ်မည်ဖြစ်သောကြောင့်နိုင်ငံရေးဆွေးနွေးပွဲများပြုလုပ်ညှိနှိုင်းပြီးသည့် အချိန်တွင်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆက်လက်ညှိနှိုင်းဆောင်ရွက် မည်ဖြစ်ပါသည်။

၄။ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး အတွက် အောက်ဖော်ပြပါ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်-

- နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု
- စီးပွားရေးနှင့်လူမှုရေး ပြုပြင်ပြောင်းလဲမှု



- အစိုးရအုပ်ချုပ်ရေးစနစ် ပြုပြင်ပြောင်းလဲမှု
- ပုဂ္ဂလိက ကဏ္ဍ တိုးတက်ဖွံ့ဖြိုးရေး ပြုပြင်ပြောင်းလဲမှု

ပါတီ၏မျှော်မှန်းချက်

၅။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ သဘောထားရပ်တည်ချက်သည် "တိုင်းရင်းသား ပြည်သူတို့၏ လိုအင်ဆန္ဒနှင့်လိုအပ်ချက်များကို အဓိကဦးတည် ဖြည့်ဆည်းပေးမည့်" "အေးချမ်း တည်ငြိမ်စွာနေလိုမှု" "လူမှုစီးပွားတိုးတက်လိုမှု" " ဒီမိုကရေစီအပြောင်းအလဲရလိုမှု" စသော ပြည်သူ တို့၏ သဘောထားလိုအင်ဆန္ဒနှင့်လိုအပ်ချက်တို့ကို အဓိကဦးတည်ဖြည့်ဆည်းရန် ဖြစ်သည်။

ပါတီ၏ရည်မှန်းချက်

၆။ "အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သောဒီမိုကရေစီနိုင်ငံ ထူထောင် ရေးနှင့် အခွန်ရှည် တည်တံ့ခိုင်မြဲရေး" ကိုအောင်မြင်အောင်အကောင် အထည်ဖော်ဆောင်ရွက် သွားမည်။

ပြည်တွင်းငြိမ်းချမ်းရေး

၇။ မြန်မာနိုင်ငံ၏သမိုင်းကြောင်း သင်ခန်းစာများအရ နိုင်ငံတည်ငြိမ်အေးချမ်းမှုရှိမှသာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်နိုင်မည်ဖြစ်ပြီး ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးတို့ကိုလည်း ဒီမိုကရေစီကျင့်စဉ်နှင့်အညီ ဆောင်ရွက်ဖြည့်ဆည်းနိုင်မည်ဟု ယုံကြည်သည်။ ထိုသို့ယုံကြည်သည့်အတိုင်း တိုင်းရင်းသားများ၏ အရေးသည်အမျိုးသားရေးဖြစ်သည့်အားလျော်စွာ "တိုင်းရင်းသားပြည်သူတစ်ရပ်လုံး တည်ငြိမ် အေးချမ်းစွာနေထိုင်နိုင်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး" တို့အတွက် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မှု Peace Building တို့ကို အောက်ဖော်ပြပါအတိုင်း ဆောင်ရွက်မည်-

- (က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အား ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို ရှေးရှု၍ လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကို အခြေခံပြီး ပင်လုံစိတ်ဓါတ်နှင့်အညီ ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ၊ အာမခံချက်များ အပြည့်အဝရှိသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်များနှင့်အညီ တည်ဆောက်သွားမည်။
- (ခ) မြန်မာနိုင်ငံတွင် သမိုင်းရည်ကြာဖြစ်ပွားခဲ့သော လက်နက်ကိုင်ပဋိပက္ခများ အဆုံးသတ် နိုင်ရန်ဆွေးနွေးညှိနှိုင်းအဖြေရှာရေး၊ နိုင်ငံရေးပြဿနာကိုစစ်ရေးနည်းလမ်းဖြင့် ဖြေရှင်း



ခြင်းမပြုဘဲ နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်မည့် နိုင်ငံရေးယဉ်ကျေးမှုသစ်တစ်ရပ် ထူထောင်ပြီး လက်နက် ကိုင်ပဋိပက္ခအဆုံးသတ်နိုင်ရန် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကို ဦးစွာဆောင်ရွက်မည်။

- (ဂ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား လူမျိုးများ၏ နောက်ခံသမိုင်း၊ ရိုးရာယဉ်ကျေးမှု၊ စာပေ၊ ဘာသာစကားနှင့် အမျိုးသား လက္ခဏာများ မတူကွဲပြားမှုကို လက်ခံအသိအမှတ်ပြု၍ လူမျိုးပေါင်းစုံ၊ ဘာသာစကား ပေါင်းစုံတို့ဖြင့် ပြည်ထောင်စုလက္ခဏာတစ်ရပ်ကို နိုင်ငံသားအားလုံးစုပေါင်းဖော်ဆောင် မည်။
- (ဃ) ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရန် ရည်မှန်း၍ တိုင်းရင်းသားများ၏ လိုလား ချက်များနှင့် သဘောထားဆန္ဒများကို အခြေခံပြီး ပါဝင်သင့်သူအားလုံးပါဝင်သည့် နိုင်ငံ ရေးဆွေးနွေးပွဲများကို ကျင်းပသွားမည်။
- (င) ပြည်ထောင်စုညီလာခံမှ ထွက်ပေါ်လာသောဆုံးဖြတ်ချက်များအပေါ် အခြေခံ၍ ဖွဲ့စည်းပုံ အခြေခံဥပဒေအပါအဝင် ဥပဒေများကို လိုအပ်သလိုပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းနှင့် ပယ်ဖျက်ခြင်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်။
- (စ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော ပြည်သူလူထု တစ်ရပ်လုံး၏ အသက်၊ အိုးအိမ်၊ စည်းစိမ်လုံခြုံရေးနှင့် ပြည်သူလူထု၏ဘဝ မြှင့်တင်ရေး ကိုကြိုးပမ်းဆောင်ရွက်သွားမည်။

ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုအဖြစ် ထူထောင်တည်ဆောက်ရေး

၈။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နိုင်ငံရေးဆွေးနွေးပွဲများဖြင့် ဆောင်ရွက်ပြီး တိုင်းရင်းသား အားလုံး တန်းတူအခွင့်အရေးရှိမည့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုအဖြစ် ထူထောင် တည်ဆောက်ရန် မူအားဖြင့် သဘောတူပြီးဖြစ်ရာ ပိုမိုခိုင်မာပြီး အာမခံချက်ရှိစေမည့် ဥပဒေအချက် အလက်များကို လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေတွင် အောက်ပါတို့ကို ထည့်သွင်းပြင်ဆင်သွားမည်-

- (က) ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို ပြည် ထောင်စု၊ တိုင်းဒေသကြီးများ၊ ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများအားခွဲဝေအပ်နှင်းဆောင်ရွက်ရာ၌ လက်ရှိအခြေအနေထက် ပိုမိုပီပြင် ထိရောက်အောင် ဆောင်ရွက်သွားမည်။



- (ခ) တိုင်းရင်းသားအားလုံးသည် တန်းတူညီမျှမှု အခွင့်အရေး၊ လွတ်လပ်မှုအခွင့်အရေး၊ တရားမျှတမှု အခွင့်အရေးတို့ကို ခံစားခွင့်ရရှိအောင်ဆောင်ရွက်သွားမည်။
- (ဂ) နိုင်ငံတော်ရှိ သယံဇာတပစ္စည်းများကို သဘာဝပတ်ဝန်းကျင်မထိခိုက်စေပဲ ရေရှည် ထုတ်ယူသုံးစွဲနိုင်ရန်နှင့် ပြည်ထောင်စုနှင့်တိုင်းဒေသကြီး၊ပြည်နယ်များ၏ အကျိုးစီးပွား မျှတစွာ ခွဲဝေသုံးစွဲခံစားနိုင်ရန် ဆောင်ရွက်သွားမည်။
- (ဃ) နိုင်ငံတော်၏ ဘဏ္ဍာငွေနှင့်အခွန်အကောက် ခွဲဝေသုံးစွဲမှုများကို မျှတစွာနှင့်ဒေသခံ ပြည်သူတို့အတွက် အကျိုးရှိထိရောက်အောင် ခွဲဝေသုံးစွဲသွားမည်။
- (င) ဖွဲ့စည်းပုံအခြေခံဥပဒေပါအတိုင်း တိုင်းရင်းသားလူမျိုးစုလူဦးရေအလိုက် အချိုးကျ တရား မျှတစွာ အကျိုးခံစားခွင့်ကို အာမခံသော ဥပဒေပြုခြင်းများကို ပြည်ထောင်စုနှင့်တိုင်း ဒေသကြီး၊ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများ ညှိနှိုင်း ဆောင်ရွက် သွားမည်။
- (စ) တိုင်းဒေသကြီး၊ပြည်နယ်အလိုက် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် ဖွံ့ဖြိုးမှုနောက်ကျသော ပြည်နယ်များကိုပိုမိုအလေးထားမြှင့်တင်ဆောင်ရွက်မည်။
- (ဆ) တိုင်းရင်းသားပြည်သူတို့၏ ပညာရေး၊ ကျန်းမာရေး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်သွားမည်။
- (ဇ) တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများအားလုံးကို အားပေးမြှင့်တင် သွားမည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး

၉။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို မူအားဖြင့် သဘောတူပြီးသည့်အလျောက် လာမည့်သက်တမ်းကာလအတွင်းအောက်ပါအတိုင်း ဆောင်ရွက် သွားမည်-

- (က) ဒီမိုကရေစီကျင့်စဉ်နှင့်အညီ ပြည်သူများက ရွေးချယ်တင်မြှောက်သည့် ပြည်သူ့ကိုယ်စား လှယ်ဖြင့်နိုင်ငံတော်၏အချုပ်အခြာအာဏာခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာတို့ကိုတတ်နိုင်သမျှပိုင်းခြားသုံးစွဲခြင်းနှင့် အပြန်အလှန်ထိန်းကျောင်းခြင်းတို့ကိုပိုမိုခိုင်မာအောင် ပြင်ဆင်သွားမည်။



- (ခ) နိုင်ငံတော်အာဏာသုံးရပ်ကို ပြည်ထောင်စု၊ တိုင်းဒေသကြီးများ၊ ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုများအားခွဲဝေအပ်နှင်းရာတွင် ပိုမိုပီပြင်ထိရောက်အောင် ပြင်ဆင်သွားမည်။
- (ဂ) တိုင်းရင်းသားအားလုံး တန်းတူညီမျှမှုအတွက် ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုတည်ထောင်နိုင်ရေး အတွက်လိုအပ်သည်တို့ကိုထပ်မံဖြည့်စွက်ပြင်ဆင် သွားမည်။
- (ဃ) ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးတို့အတွက် ဒီမိုကရေစီရှင်သန် ဖွံ့ဖြိုးရင့် ကျက်ခိုင်မာသော အဆင့်သို့ကူးပြောင်းတက်လှမ်းနိုင်ရန်အတွက် မပါမဖြစ် လိုအပ်သည့် ဥပဒေအချက်များကို ထပ်မံဖြည့်စွက်ပြင်ဆင်သွားမည်။

နိုင်ငံတော်၏အုပ်ချုပ်ရေးစနစ်အား ဒီမိုကရေစီကျင့်စဉ်နှင့်အညီ အစိုးရအုပ်ချုပ်ရေး စနစ် အသွင်မှ ပြည်သူ့အုပ်ချုပ်ရေးစနစ်အဖြစ်သို့ ပီပြင်ထိရောက်အောင် ပြောင်းလဲရေး

၁၀။ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေနှင့်အညီ ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်တို့တွင် ခက်မသုံးဖြာအာဏာ(၃)ရပ်ကို ပိုင်းခြားခွဲဝေသုံးစွဲနေပြီ ဖြစ်သော်လည်းအစိုးရအုပ်ချုပ်ရေးစနစ်ကို တိုးတက်ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းစဉ်များ လက်တွေ့ဆောင်ရွက်မှုအတွေ့အကြုံအရ ကောင်းမွန်သောအုပ်ချုပ်မှုစနစ်ရှိသည့် သန့်ရှင်းသောအစိုးရ ပီပြင်စွာ ဖြစ်ပေါ်လာရေးအတွက် အောက်ပါတို့ကို ဆက်လက် ဆောင်ရွက်သွားမည်-

- (က) ပြည်သူ့အုပ်ချုပ်ရေးစနစ်သို့ ပြောင်းလဲခြင်း ၊
- (ခ) ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ စီမံအုပ်ချုပ်ခြင်း ၊
- (ဂ) ပွင့်လင်းမြင်သာသောအုပ်ချုပ်မှုပီပြင်အောင်ဆောင်ရွက်ခြင်း၊
- (ဃ) အဂတိလိုက်စားမှုများ ထိရောက်စွာ အရေးယူခြင်း၊
- (င) ပြည်သူများပါဝင်ဆောင်ရွက်ခွင့်နှင့် ပြည်သူ့ဆန္ဒသဘောထား အကြံဉာဏ်ရယူ ပူးပေါင်းဆောင်ရွက်ခြင်း ၊
- (စ) အုပ်ချုပ်မှုစွမ်းဆောင်ရည် ထိရောက်ကောင်းမွန်အောင်ဆောင်ရွက်ခြင်း ။

၁၁။ ဗဟိုအဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ ဒေသန္တရအုပ်ချုပ်ရေးစနစ်များကို ကျစ်လစ်ခိုင်မာစေရန်နှင့် စွမ်းဆောင်ရည်မြင့်မားစေရန်ပြင်ဆင်ဖွဲ့စည်းမည်။ ဖျက်သိမ်းသင့်သည့် ဌာနများကို ဖျက်သိမ်း၍ ပေါင်းစည်းဖွဲ့စည်းသင့်သည့်ဌာနများကိုပြန်လည်ပြင်ဆင်ဖွဲ့စည်းသွားမည်။



၁၂။ ဝန်ကြီးဌာနအဆင့်၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်တို့ တွင် စီမံကိန်းနှင့်ဘတ်ဂျက်သုံးစွဲမှု အကျိုးရှိထိရောက်ပြီး ပြည်သူတို့၏ လူမှုစီးပွားဖွံ့ဖြိုး ရေးအတွက် ဦးစားပေးသုံးစွဲမည်။ မြေယာစီမံခန့်ခွဲမှု၊ အုပ်ချုပ်ရေးစီမံခန့်ခွဲမှု၊ ပေါင်းစပ်ညှိနှိုင်းမှုတို့ကို ဥပဒေနှင့်အညီ ပိုမိုတိုးတက်ကောင်းမွန်အောင် ဖွဲ့စည်းပြင်ဆင်မည်။

၁၃။ မြို့နယ်အဆင့်အုပ်ချုပ်ရေးတွင် လက်ရှိအုပ်ချုပ်ရေးစနစ်မှ ဒေသခံပြည်သူထံမှ ရွေးချယ်တင်မြှောက်သည့် ပြည်သူ့ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော ပြည်သူ့အုပ်ချုပ်ရေးစနစ်သို့ ကူးပြောင်းနိုင်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဆောင်ရွက်မည်။

ပြည်သူ့ဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေး

၁၄။ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ချရေးလုပ်ငန်းစဉ်များကို လက်ရှိဆောင်ရွက်နေသောအခြေအနေမှ ပိုမိုတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်မည်။

၁၅။ စီးပွားရေး

(က) ဘဏ္ဍာရေး

- (၁) ပြည်သူ့ဘဏ္ဍာများကိုအလေအလွင့်မရှိစေဘဲ ပြည်သူများအတွက် အကျိုးရှိထိရောက်အောင် စနစ်တကျစိစစ်၍ပွင့်လင်းမြင်သာစွာခွဲဝေသုံးစွဲသွားမည်။
- (၂) တိုင်းဒေသကြီး/ပြည်နယ်များသို့ ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုစနစ် ပိုမို ထိရောက်တိုးတက်အောင် ဖော်ဆောင်မည်။
- (၃) တိုင်းဒေသကြီး/ပြည်နယ်များနှင့် တိုင်းရင်းသားပြည်သူများ၏ လူမှု စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးရှိထိရောက်အောင် ခွဲဝေသုံးစွဲသွားမည်။
- (၄) အခွန်မူဝါဒနှင့်အခွန်ဆိုင်ရာ စီမံခန့်ခွဲမှုစနစ် ပြုပြင်ပြောင်းလဲ၍ အခွန်ရငွေတိုးတက်အောင် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်မည်။

(ခ) ငွေရေးကြေးရေး

- (၁) သီးခြားလွတ်လပ်စွာလုပ်ကိုင်နိုင်ရန် ဖွဲ့စည်းပေးထားသည့် ဗဟိုဘဏ်၏ စွမ်းဆောင်ရည်ကို မြှင့်တင်လျက် ငွေရေးကြေးရေး တည်ငြိမ်ရေး၊ ငွေ ကြေးမူဝါဒများ လွတ်လပ်စွာအကောင်အထည်ဖော်ရေးဆောင်ရွက်သွားမည်။



- (၂) ငွေကြေးဈေးနှုန်း၊ ငွေကြေးဖောင်းပွမှုနှင့်ငွေကြေးလည်ပတ်မှု တည်ငြိမ် မှန်ကန် ရေး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရေး ထိထိ ရောက်ရောက် ဆောင်ရွက်သွားမည်။
- (၃) ဘဏ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့် ငွေရေးကြေးရေးလုပ်ငန်းများ တိုးတက် ရေး အားပေးမြှင့်တင်သွားမည်။

(ဂ) လယ်ယာသားငါး၊ သစ်တောကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး

- (၁) နိုင်ငံလူဦးရေ၏ (၇၀%)အထက် မှီခိုအားထားလုပ်ကိုင်နေသော လယ်ယာသား ငါး၊ သစ်တောကဏ္ဍကို နည်းပညာနှင့်အရင်းအနှီးများ ပိုမိုမြှုပ်နှံ၍ တိုးတက် အောင် ဆောင်ရွက်သွားမည်။
- (၂) ကုန်ကြမ်းအတိုင်း ထုတ်လုပ်ရောင်းချနေသည့်အဆင့်မှ တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်သည့် အဆင့်သို့ တိုးမြှင့်ကူးပြောင်း ဆောင်ရွက်သွားမည်။
- (၃) သဘာဝပတ်ဝန်းကျင် မထိခိုက်စေရန်နှင့် ရာသီဥတုပြောင်းလဲမှုဒဏ် ခံစားရ မှု လျော့ပါးစေရန်အတွက် သစ်ထုတ်လုပ်မှုများကို ပြည်တွင်းသုံးအတွက် လိုအပ်သလောက်သာ ထုတ်လုပ်ပြီး တိုးချဲ့စိုက်ပျိုးမှုများကို ပိုမို အလေးထား ဆောင်ရွက်မည်။ တရားမဝင်ခုတ်လှဲ ထုတ်လုပ်မှုများကို ထိရောက်စွာ တားဆီး ဖော်ထုတ်အရေးယူသွားမည်။
- (၄) မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုဂ္ဂလိက ကဏ္ဍကို မြှင့်တင်ပြီး ထုတ်လုပ်မှုမြှင့်မားရေးဆောင်ရွက်သွားမည်။

(ဃ) စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး

- (၁) စက်မှုကဏ္ဍတွင် ပြည်ပရင်းနှီးမြှုပ်နှံမှုပိုမိုရရှိရေး၊နည်းပညာလွှဲပြောင်းမှု ရရှိရေး ကြိုးပမ်း ဆောင်ရွက်သွားမည်။
- (၂) ပြည်တွင်းအသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများကို နည်းပညာ နှင့် အရင်းအနှီးများကူညီဖြည့်ဆည်းပြီး အားပေးမြှင့်တင်သွားမည်။
- (၃) စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ပြီး အရည်အသွေးမြင့် ထုတ်ကုန်များ ထုတ်လုပ်နိုင် ရေးပြည်ပတင်ပို့၍ နိုင်ငံခြားဝင်ငွေရရှိရေး ပြည်သူလူထုအလုပ်အကိုင်အခွင့် အလမ်း များပိုမိုရရှိရေး အလေးထားဆောင်ရွက်သွားမည်။



(၄) စက်မှုကဏ္ဍများအတွက် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို စဉ်ဆက်မပြတ်အကောင်အထည်ဖော်ပေးသွားမည်။

(င) ဝန်ဆောင်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး

(၁) လက်ရှိဖွံ့ဖြိုး တိုးတက်လာသော ဟိုတယ်ခရီးသွားလုပ်ငန်း၊ လေကြောင်းပို့ဆောင်ရေးလုပ်ငန်းနှင့်ဆက်သွယ်ရေးလုပ်ငန်းများကိုပိုမိုဖွံ့ဖြိုး တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်သွားမည်။

(၂) အခြားသောပြည်တွင်း/ပြည်ပသယ်ယူပို့ဆောင်လုပ်ငန်းများကိုလည်း ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားမည်။

(စ) ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှု

(၁) နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် မောင်းနှင်အားဖြစ်သည့် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများကို ပိုမိုရင်းနှီးမြှုပ်နှံစေရန် အားပေးခြင်းဖြင့် ကုန်ထုတ်လုပ်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်း တိုးတက်ရရှိအောင် ဆောင်ရွက်မည်။

(၂) ကုန်ထုတ်လုပ်မှုတိုးတက်သည်နှင့်အမျှ ကုန်သွယ်ကူးသန်းရောင်းဝယ်မှု တိုးတက်ပြီး ပြည်ပပို့ကုန် မြှင့်တင်သွားမည်။

၁၆။ စီးပွားရေးအခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး

(က) စွမ်းအင်

(၁) မြို့အားလုံး သာမက ကျေးရွာအားလုံး လျှပ်စစ်မီးရရှိသုံးစွဲနိုင်စေရန် အတွက် လျှပ်စစ်စွမ်းအင်နှစ်စဉ်တိုးတက် ထုတ်လုပ်ဖြန့်ဖြူးနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်။

(၂) သဘာဝဓါတ်ငွေ့တိုးတက်ထုတ်လုပ်မှုကို ပြည်တွင်းစွမ်းအင် ဖူလုံသည်အထိ ဦးစားပေးသုံးစွဲသွားမည်ဖြစ်ပြီး ရေရှည်သုံးစွဲနိုင်ရန် တွက်ချက်ဆောင်ရွက်သွားမည်။

(၃) ပြန်လည်ဖြည့်ဖြိုးမြဲ စွမ်းအင်များကို တိုးတက်ထုတ်လုပ် သုံးစွဲနိုင်အောင် ဆောင်ရွက်သွားမည်။



(ခ) ရေနံ၊ သတ္တု၊ ကျောက်မျက်

(၁) ရေနံ၊ သတ္တု၊ ကျောက်မျက် အစရှိသည့် သဘာဝသယံဇာတ အရင်းအမြစ် များကို သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားမထိခိုက်စေဘဲ ရေရှည် ဆက်လက် ထုတ်လုပ်ခံစားနိုင်အောင် ဥပဒေနှင့်အညီဆောင်ရွက်သွားမည်။

(၂) သဘာဝသယံဇာတအရင်းအမြစ်ထွက်ရှိရာ တိုင်းဒေသကြီး၊ပြည်နယ်များ၏ လူမှု စီးပွားတိုးတက်ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အကျိုးရှိထိရောက် အောင် ဆောင်ရွက်သွားမည်။

(ဂ) လမ်းတံတား ။ လက်ရှိအဝေးပြေးလမ်းများ၊ မြို့ရွာချင်းဆက်လမ်းများ သိသာထင်ရှားစွာ တိုးတက် ကောင်းမွန်အောင်ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။ဆက်လက်၍ မော်တော်ကား လမ်းများ၊ မီးရထားလမ်းများ နိုင်ငံအဝန်းတွင် ပိုမိုတိုးတက်ကောင်းမွန်အောင် ကြိုးပမ်း ဆောင်ရွက်သွားမည်။

(ဃ) ဆက်သွယ်ရေး။ အချိန်တိုကာလအတွင်း တယ်လီဖုန်းဆက်သွယ်ရေးနှင့်အင်တာနက် လိုင်းများ ပိုမိုတိုးတက်ကောင်းမွန်လာသည့် လက်ရှိအခြေအနေမှ နိုင်ငံအနှံ့ နယ်စပ် ပါမကျန် ဆက်သွယ်ရေးကွန်ယက် ဖြန့်ကျက်၍ ပိုမိုတိုးတက်ကောင်းမွန်အောင်ဆောင် ရွက်သွားမည်။

(င) မြို့ပြကျေးရွာဖွံ့ဖြိုးတိုးတက်ရေး

(၁) တစ်နိုင်ငံလုံး နိုင်ငံတကာအဆင့်မီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့ပြကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများကို စနစ်တကျရေးဆွဲ၍ အကောင်အထည်ဖော် သွားမည်။

(၂) လူဦးရေတိုးတက်လာမှုကြောင့်လည်းကောင်း၊ အလုပ်အကိုင်ရှိရာမြို့ပြများသို့ ပြောင်းရွှေ့မှုကြောင့်လည်းကောင်း ဖြစ်ပေါ်လာသည့်မြေမဲ့၊ အိမ်ယာမဲ့များ အပါ အဝင် မြေယာကျူးကျော်မှု ပြဿနာများကင်းရှင်းပြီး ပြည်သူများ နေထိုင် စား သောက်လုပ်ကိုင်နိုင်ရေး အဆင်ပြေစေရန်အတွက် ဒေသခံပြည်သူများ၊ မြို့မိ မြို့ဖများနှင့် ပူးပေါင်းညှိနှိုင်း၍ ဆောင်ရွက်ပေးသွားမည်။

(၃) မြို့ပြကျေးရွာများတွင် ပြည်သူတို့ နေထိုင်ရန်သာမက အလုပ်အကိုင်အခွင့်အလမ်း တိုးတက်စေရေးအတွက် စိုက်ခင်းများ၊ ကုန်ထုတ်လုပ်မှုစက်ရုံ၊ အလုပ်ရုံများ၊ စီးပွားရေးအခြေခံအဆောက်အအုံများ၊ သဘာဝပတ်ဝန်းကျင် စိမ်းလမ်းစိုပြေမှု



နှင့် သောက်သုံးရေလုံမှု၊ ပညာရေး၊ ကျန်းမာရေး၊ သယ်ယူပို့ဆောင်ရေး အပါအဝင် အဆင်ပြေ ချောမွေ့အောင် ဖြည့်ဆည်းပေးသွားမည်။

(စ) သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ။ အောက်ပါအတိုင်း ဆောင်ရွက်သွားမည်-

- (၁) လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအခြေခံများဖြစ်သော သစ်တောသယံဇာတအရင်းအမြစ်များနှင့် သဘာဝဂေဟစနစ်များ ရေရှည်တည်တံ့စေရေး၊ ရာသီဥတုညီညွတ်မှုတရား၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့အတွက် ရေရှည်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်သွားမည်။
- (၂) အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များ၊ လုပ်ငန်းစီမံကိန်းများကို ပေါင်းစပ်ဖော်ဆောင်ရန် ပြည်တွင်းပြည်ပ အစိုးရအဖွဲ့အစည်းပေါင်းစုံနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ အကူအညီဖြင့် ဆက်လက်ဆောင်ရွက်သွားမည်။
- (၃) သစ်တောများတိုးတက်ပေါက်လောရေးအတွက် ပုဂ္ဂလိကစိုက်ခင်းများ ထူထောင်ရေး အားပေးမည်။
- (၄) သစ်တောထွက်ပစ္စည်းကုန်ကြမ်းရောင်းချခြင်းအစား တန်ဖိုးမြင့်သစ်အခြေခံထုတ်ကုန်များကိုသာ ထုတ်လုပ်တင်ပို့ရောင်းချနိုင်ရေးအတွက် ပုဂ္ဂလိကသစ်အခြေခံ စက်မှုလုပ်ငန်းများကို မြှင့်တင်ပေးမည်။

(ဆ) လူမှုရေး

(၁) ပညာရေး

- နိုင်ငံတကာအဆင့်မီပညာရေးဖြစ်စေရန်အတွက် ဘက်စုံလွှမ်းခြုံသော ပညာရေး လေ့လာသုံးသပ်အကြံပြုမှုများနှင့်အညီ အမျိုးသား ပညာရေး ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်။
- နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာရှင်၊ အတတ်ပညာ ရှင်၊ လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာရေးအတွက် အခြေခံပညာ၊ အဆင့်မြင့်ပညာနှင့် အသက်မွေးဝမ်းကျောင်း ပညာရပ်များကို လူတိုင်း သင်ယူခွင့်ရရှိနိုင်ရေး ဆောင်ရွက်သွားမည်။



- အခြေခံပညာမူလတန်းမှအထက်တန်းထိအခမဲ့ပညာရေး ဆောင်ရွက် ပြီးဖြစ်ရာ အရွယ်ရောက်သူတိုင်း အခမဲ့ပညာသင်ကြားနိုင်ရေး အတွက် ဆက်လက်ဆောင်ရွက်သွားမည်။
- တွေးခေါ်ကြံဆ ဝေဖန်ပိုင်းခြားနိုင်သော အသိဉာဏ်ရှိ၍ ဗလ ငါးတန် ပြည့်စုံသည့် နိုင်ငံ့သားကောင်းများဖြစ်ပေါ်ရေး ဦးတည် လေ့ကျင့်ပြုစု ပျိုးထောင်သွားမည်။
- ပြည်သူ့နီတိနှင့်ဒီမိုကရေစီကျင့်စဉ်များဖြင့် ဥပဒေကို လေးစား လိုက်နာ သော နိုင်ငံ့သားများ ဖြစ်လာစေရေးအတွက် လေ့ကျင့်ပြုစု ပျိုး ထောင် သွားမည်။
- ပြည်ထောင်စုစိတ်ဓါတ်ဖွံ့ဖြိုးပြီး တိုင်းရင်းသားလူမျိုးများ၏ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ ထိန်းသိမ်းမြှင့်တင်နိုင်ရန် လေ့ကျင့်ပြုစု ပျိုးထောင်သွားမည်။
- အားကစားကဏ္ဍကိုအားပေးမြှင့်တင်ခြင်းနှင့်ကျောင်းကျန်းမာ ရေးကဏ္ဍ များကို ထိရောက်အောင် အကောင်အထည်ဖော်သွား မည်။
- ကျောင်းအဆောက်အဦများသာမက ကျောင်းသားနှင့်ဆရာအချိုးအရ ဆရာလိုအပ်ချက်၊ သင်ထောက်ကူလိုအပ်ချက်၊ပရိဘောဂလိုအပ်ချက် များပါ ပြည့်စုံအောင် ဆောင်ရွက်သွားမည်။
- ပညာရပ်နယ်ပယ်အလိုက် ကျွမ်းကျင်စွာတတ်မြောက်သောထူးချွန်ထက် မြက်သည့် အသိပညာရှင်၊ အတတ်ပညာရှင်၊ နည်းပညာနှင့်သက်မွေး ပညာဆိုင်ရာ ကျွမ်းကျင်သူ လူစွမ်းအားအရင်းအမြစ်များ လေ့ကျင့်ပြုစု ပျိုးထောင်သွားမည်။
- သင်ရိုးညွှန်းတမ်းများကို ခေတ်စနစ်နှင့်အညီ ပြင်ဆင်သွားမည်။
- ရှေးဦးအရွယ် ကလေးသူငယ်ပညာရေး၊ မူကြိုပညာရေး၊ သူငယ်တန်း ပညာရေး၊ နည်းပညာနှင့် သက်မွေးပညာရေး၊ အခြေခံပညာရေး၊ အဆင့်မြင့်ပညာရေး၊ ရပ်ရွာအခြေပြုပညာရေး၊ ကျောင်းပြင်ပ ပညာရေး၊ အထူးပညာရေးတို့ကို နှစ်အလိုက်အားပေးမြှင့်တင် အကောင်အထည် ဖော်သွားမည်။



- အဆင့်မြင့်ပညာရေးကဏ္ဍတွင် သီးခြားလွတ်လပ်စွာ ရပ်တည်သော တက္ကသိုလ်၊ ကောလိပ်များအဖြစ် ပီပြင်စွာရပ်တည်သွား နိုင်ရေးအားပေး မြှင့်တင်သွားမည်။
- အခြေခံပညာမှစ၍ အဆင့်မြင့်ပညာရေးအထိအရေးပါသည့် ပညာရေး ဝန်ဆောင်မှုလုပ်ငန်းများကို ပြည်သူများ ပိုမိုပူးပေါင်းဆောင်ရွက် လာ နိုင်စေရန် အခွင့်အလမ်းများပိုမိုတိုးချဲ့ဖန်တီးဆောင်ရွက်သွားမည်။
- နိုင်ငံဖွံ့ဖြိုးရေးအတွက် အသက်မွေးဝမ်းကျောင်း ပညာသင် သင်တန်း ကျောင်းများ တိုးချဲ့ဖွင့်လှစ်၍ ပြည်သူတို့၏ အလုပ်အကိုင်၊ အခွင့်အ လမ်း တိုးတက်အောင် ဖန်တီးပေးသွားမည်။

(၂) **ကျန်းမာရေး ။** တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် သက်တမ်းစေ့ နေနိုင်ရေးအတွက် ပြည်သူတစ်ရပ်လုံးနှင့် ပူးပေါင်းလက်တွဲကာ အောက်ပါ အတိုင်းဆောင် ရွက်သွားမည်-

- အခြေခံကျန်းမာရေးစောင့်ရှောက်မှုကို တိုးချဲ့မြှင့်တင်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်သွားမည်။
- လူတိုင်းလက်လှမ်းမီသော သာတူညီမျှကျန်းမာရေးစောင့်ရှောက်မှုစနစ် လွှမ်းခြုံမှု ကျယ်ပြန့်စေရေး ကြိုးပမ်းဆောင်ရွက်သွားမည်။
- နိုင်ငံတော်၊ ပြည်သူ၊ ပုဂ္ဂလိကနှင့် ပရဟိတအဖွဲ့အစည်းများပါဝင်သော ကျန်းမာရေးစောင့်ရှောက်မှုနှင့်ပတ်သက်သည့် စနစ်တစ်ရပ် ထူထောင် ပေးသွားမည်။
- ပြည်သူ့ဆေးရုံများ အဆင့်မြှင့်တင်ခြင်း၊ ကျန်းမာရေးလုပ်သားအင်အား ဖြည့်တင်းခြင်း၊ အတတ်ပညာနှင့်ဝန်ဆောင်မှုအသင့်ဖြစ်ခြင်း၊ ပြည်သူ လူထုကိုယ်ပိုင် စိုက်ထုတ်ရသော ဆေးကုသကုန်ကျစရိတ် လျော့ပါး သက်သာအောင် ဆောင်ရွက်ပေးခြင်းများ ပြုလုပ်ပေးမည်။
- ကျန်းမာရေးဌာနနှင့် ဆေးပေးခန်းများ၊ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်း များအား ကျန်းမာရေးစောင့်ရှောက်မှုအဆင့်အတန်း မြင့်မားတိုးတက် လာပြီး ပြည်သူများယုံကြည်စိတ်ချစွာအားကိုး အားထားပြုနိုင်အောင် ဆောင်ရွက်သွားမည်။



- ဆေးသုတေသန လုပ်ငန်းများအား ဖွံ့ဖြိုးတိုးတက်အောင် အားပေးဆောင်ရွက်မည်။
- တိုင်းရင်းဆေးပညာဖွံ့ဖြိုးတိုးတက်စေရေး အားပေးဆောင်ရွက်မည်။
- အရေးပေါ်လူနာများကို မည်သည့်ဆေးရုံ၌မဆို ဆေးကုသမှုခံယူရန် ဥပဒေပြဋ္ဌာန်းဆောင်ရွက်မည်။
- ပြည်တွင်း/ပြည်ပမှထုတ်လုပ်တင်သွင်းသည့် စားသောက်ကုန်များအား ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ကျန်းမာရေးနှင့်ညီညွတ်စေရေး အတွက် ဥပဒေပြဋ္ဌာန်း အလေးထားစိစစ်သွားမည်။
- ပြည်သူများ ကျန်းမာရေးကိုထိခိုက်စေမည့် တရားမဝင်ဆေးခန်း၊ဆေးကုသပေးသူများအား ထိရောက်စွာ အရေးယူနိုင်ရန် ဥပဒေပြဋ္ဌာန်းဆောင်ရွက်ပေးသွားမည်။
- ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် ပြည်သူများပံ့ပိုးကူညီပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေး ဆောင်ရွက်သွားမည်။
- ငါးနှစ်အောက်ကလေးများသေဆုံးမှုလျော့ချရေး၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့်ကလေးငယ်များ အာဟာရပြည့်ဝရေး ဆောင်ရွက်သွားမည်။
- ကျောင်းကျန်းမာရေးလုပ်ငန်းများ အလေးပေးဆောင်ရွက်ပြီး ကျောင်းသားလူငယ်များအား ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ တိုးပွားစေရေး အလေးပေးဆောင်ရွက်သွားမည်။

(ဇ) လူမှုကာကွယ်စောင့်ရှောက်ရေး

- (၁) ဆင်းရဲသားလူတန်းစားနှင့် လူမှုစီးပွားဘဝရပ်တည်ရန် ခက်ခဲသောလူထုအား ပံ့ပိုးကူညီနိုင်အောင် ရည်မှန်းချက်ထားဆောင်ရွက်ပေးမည်။
- (၂) ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်သော လူမှုဘဝရပ်တည်နိုင်ရန်နှင့် ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပေးရသော လုပ်ငန်းစဉ်တွင် အရင်းအမြစ်များထောက်ပံ့ပေးရန် ဆောင်ရွက်ပေးခြင်း၊ ဦးစားပေးအလိုက် ဆောင်ရွက်ပေးမည်။



- (၃) လူမှုရေးအထောက်အပံ့များ Social Assistance တွင် ပါဝင်သည့် လူမှုရေးအာမခံများ Social Insurance ၊ လူမှုရေးဝန်ဆောင်မှုများ Social Services လက်တွေ့ကျကျ ဆောင်ရွက်ပေးမည်။
 - (၄) လူမှုကာကွယ်စောင့်ရှောက်ပေးရာတွင် တွေ့ကြုံရသော ပြဿနာအမျိုးအစားပေါ်မူတည်၍လည်းကောင်း၊ ပထဝီအနေအထားအလိုက် ဆင်းရဲနွမ်းပါးမှုပေါ် အခြေခံ၍လည်းကောင်း၊ ကာကွယ်စောင့်ရှောက်ပေးမည်။
 - (၅) အသက်အရွယ်အပိုင်းအခြားအပေါ် အခြေခံ၍ သက်ကြီးရွယ်အိုများ၊ လူငယ်လူလတ်နှင့် မသန်စွမ်းသူများအတွက်လူမှုကာကွယ်ရေးစောင့်ရှောက် ထောက်ပံ့ပေးမည်။
 - (၆) သဘာဝဘေးအန္တရာယ်ကျရောက်မှုနှင့် အရေးပေါ်အခြေအနေတို့ကို ထိရောက်စွာ ဘက်စုံသတင်းထုတ်ပြန်နိုင်ရေး၊ ကာကွယ်နိုင်ရေး၊ အမြန်ဆုံး ပံ့ပိုးကူညီပေးနိုင်ရေးနှင့် ပြန်လည်ထူထောင်ရေးတို့ကို အလေးထား စီမံခန့်ခွဲဆောင်ရွက်သွားမည်။
- (ဈ) **တောင်သူလယ်သမား ။** တောင်သူ လယ်သမားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးဆောင်ရွက်နေသောတောင်သူလယ်သမားများ၊ ပြည်သူများနှင့်အတူလက်တွဲ၍အောက်ပါအတိုင်း ဆက်လက်ဆောင်ရွက်သွားပါမည်-
- (၁) တောင်သူလယ်သမားများ၏ လုပ်ပိုင်ခွင့်နှင့် အကျိုးခံစားခွင့်များ ရရှိအောင် ဥပဒေနှင့်အညီဆောင်ရွက်သွားမည်။
 - (၂) တောင်သူလယ်သမားများ၏အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်သွားမည်။
 - (၃) တောင်သူလယ်သမားများ၏ကုန်သွယ်စီးပွားလွတ်လပ်ခွင့်များ အတွက်အစဉ်ကြိုးပမ်း သွားမည်ဖြစ်သည့်အပြင် တောင်သူလယ်သမားများ၏လူမှုစီးပွားဘဝပိုမိုတိုးတက်စေရန်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေး စနစ် ခေတ်မီတိုးတက်ရေးကို ဘက်စုံမှအားပေး ကူညီသွားမည်။
 - (၄) စိုက်ပျိုးရေး၊ မွေးမြူရေး စရိတ်အရင်းအနှီးများကို အချိန်မီ အတိုးနှုန်းသက်သာစွာဖြင့် အလုံ အလောက်ဖြစ်စေ၊ ထိရောက်သောပမာဏဖြစ်စေ ရရှိနိုင်ရန် နိုင်ငံတော်၊ သမဝါယမ၊ ပုဂ္ဂလိကတို့နှင့် ညှိနှိုင်းပြီး ကြိုးပမ်းဆောင်ရွက်ပေးမည်။



- (၅) တောင်သူလယ်သမားများအနေဖြင့်တိုင်းပြည်အတွက် လိုအပ်သောအခြေခံသီးနှံနှင့်အခြားသင့်လျော်သော သီးနှံများ၊ဈေးကွက်ဝင်အမယ်သီးနှံများလွတ်လပ်စွာ စိုက်ပျိုးနိုင်ရေး အားပေးကူညီဆောင်ရွက်သွားမည်။ထွက်ရှိလာသော သီးနှံများကိုလည်း လွတ်လပ်စွာ ရောင်းချခွင့်ရှိစေရမည်။
- (၆) ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ တိရစ္ဆာန်အစားအစာနှင့်မျိုးကောင်းမျိုးသန့်များ ရရှိစေနိုင်ရေး ကြိုးပမ်းစီမံ ဆောင်ရွက်ပေးမည်။
- (၇) လယ်ယာထွက်ကုန်များ၊ မွေးမြူရေးထွက်ကုန်အရည်အသွေး မြင့်မားရေးနှင့် လေလွင့်ဆုံးရှုံးမှုလျော့ပါး ရေးအတွက်နည်းပညာများခေတ်မီတိုးတက်ရေးနှင့် ဈေးကွက်ရရှိရေးဆောင်ရွက်ပေးသွားမည်။
- (၈) ကျေးလက် ဒေသများတွင် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး စသည်ဖြင့် အဖက်ဖက်မှပိုမို တိုးတက်လာအောင်စီမံ ဖြည့်ဆည်းဆောင်ရွက်သွားမည်။
- (၉) တောင်သူလယ်သမား၊ လုပ်ငန်းရှင်နှင့် ဘဏ်တို့ ပါဝင်သော စိုက်ပျိုး၊ မွေးမြူ ထုတ်လုပ်ရောင်းဝယ်မှုကွင်းဆက် ဖွံ့ဖြိုးလာအောင်စီမံဆောင်ရွက်ပေးမည်။
- (၁၀) အမှန်တကယ်စိုက်ပျိုးမွေးမြူထုတ်လုပ်မည့် တောင်သူလယ်သမားများအတွက် စိုက်ကွင်းများ၊ မြေများဖော်ထုတ်နေရာချထားပေးပြီး ဒေသကုန်ထုတ်လုပ်မှု တိုးတက်ရေး၊ တောင်သူလယ်သမားများ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးမည်။
- (၁၁) တောင်သူလယ်သမားများ၏ အကျိုးစီးပွားကို အမှန်တကယ်ဆောင်ရွက်ပေးမည့် လယ်သမားအဖွဲ့အစည်းများကို အားပေးကူညီမည်။
- (၁၂) သဘာဝဘေးအန္တရာယ်တစ်စုံတစ်ရာကြောင့် ပျက်စီးဆုံးရှုံးမှုများ နှင့် ထိခိုက် နစ်နာမှုများအတွက် ကူညီထောက်ပံ့မှုများကို ပံ့ပိုးဆောင်ရွက်သွားမည်။

(ည) အလုပ်သမား

- (၁) အလုပ်သမားများ၏အခွင့်အရေး အကာအကွယ်ပေးသည့် ဥပဒေများကိုခေတ်နှင့်အညီ ဖြစ်စေရန် ပြင်ဆင်ပြဋ္ဌာန်းနိုင်ရေးနှင့်အလုပ်အကိုင်နှင့်ကျွမ်းကျင်မှုဖွံ့ဖြိုး တိုးတက်ရေး ဥပဒေပြဋ္ဌာန်းပြီးလုပ်ငန်းဆိုင်ရာကျွမ်းကျင်မှု သင်တန်းများပေး လျက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးသွားမည်။



- (၂) အလုပ်သမားများတရားမျှတစွာအလုပ်လုပ်ခွင့်ရရှိအောင် ကြိုးပမ်းဆောင်ရွက်ပေးမည်။
- (၃) အသေးစား၊ အလတ်စားနှင့် အကြီးစားစက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အစဉ်အားပေး ပံ့ပိုးသွားလျက် အလုပ်အကိုင် အခွင့်အလမ်း တိုးမြှင့်ပေးမည်။
- (၄) အလုပ်သမားအားလုံး လူမှုဖူလုံရေးစနစ် ခံစားခွင့်ရရှိ အောင်ဆောင်ရွက်ပေးသွားမည်။
- (၅) အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအတွက် အငြိမ်းစားလစာများကို ဖြစ်ပေါ်နေသည့် လူနေမှုစရိတ်နှင့်သင့်တင့်မျှတစွာလိုက်လျောညီထွေဖြစ်အောင် တိုးမြှင့်ပေး ပြီးဖြစ်ရာ ဆက်လက်၍လည်း အခြေအနေနှင့်အချိန်အခါအရတိုးမြှင့်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးမည်။
- (၆) အရွယ်ရောက်ရှိလာသော လူငယ်များအတွက် အလုပ်အကိုင် အခွင့်အလမ်းသစ်များ ဖော်ဆောင်ပေးသွားမည်။
- (၇) အလုပ်သမားများကို ပြောင်းလဲတိုးတက်လာနေသည့် စက်မှုလက်မှုနည်းပညာများနှင့်အညီလုပ်ကိုင်နိုင်စေရန်အတွက် အသက်မွေးဝမ်းကျောင်း ကျွမ်းကျင်မှုဆိုင်ရာသင်တန်းကျောင်းများ ဖွင့်လှစ်ပေးနိုင်ရေးဆောင်ရွက်ပေးသွားမည်။
- (၈) ပြည်ပတွင်အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသော ရွှေ့ပြောင်းအလုပ်သမားများကို တရားဝင်လုပ်ကိုင်ခွင့်ရရှိရေး၊ ထိုအလုပ်သမားများ၏ ရပိုင်ခွင့်များမှန်ကန် စွာရရှိရေးတို့ကို ဆက်လက်ဆောင်ရွက်ပေးသွားမည်။
- (၉) ပြည်ပအလုပ်အကိုင်အခွင့်အလမ်းများကို တိုးမြှင့် ဖော်ဆောင်ပေးသွားမည်။
- (၁၀) လက်လုပ်လက်စား အလုပ်သမားများနှင့် လယ်ယာလုပ်သားများအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးလျက် အနည်းဆုံးလုပ်ခကြေးငွေညှိနှိုင်းသတ်မှတ်ချက်အတိုင်းရရှိအောင်ဆောင်ရွက်ပေးမည်။
- (၁၁) အလုပ်သမားများ လုပ်ငန်းခွင်ဘေးကင်းရေး၊ သက်သာချောင်ချိရေး၊ လူတန်းစေ့စားဝတ်နေရေးအဆင်ပြေစွာရပ်တည်နိုင်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်ပေးသွားမည်။



(၁၂) အလုပ်သမားအကျိုးစီးပွားအတွက်အမှန်တကယ် ဆောင်ရွက်ပေးမည့် အလုပ် သမားအဖွဲ့အစည်းများကို အားပေးကူညီမည်။

(ဋ) **အမျိုးသမီး ။** မြန်မာနိုင်ငံ၏လူဦးရေထက်ဝက်ကျော်မှာအမျိုးသမီးများဖြစ်ရာ ယောကျ်ား များနှင့်တန်းတူပါဝင်နိုင်စေရန်အတွက် အောက်ပါလုပ်ငန်းစဉ်များကိုဆောင်ရွက်ပေး သွားပါမည်-

- (၁) အမျိုးသမီးများဘဝလုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုရရှိရေးကိုရှေ့ရှု၍ လိုအပ်သော ဥပဒေများကို ဆက်လက် ပြဋ္ဌာန်းပေးသွားမည်။
- (၂) အမျိုးသမီးများ ပညာသင်ကြားနိုင်ရေး၊ ကျန်းမာရေးနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက် စေရေးတို့အတွက် ဘက်စုံကဏ္ဍစုံမှ အားပေးကူညီသွားမည်။
- (၃) အမျိုးသမီးများ၏ ရပိုင်ခွင့်များကို မျိုးစောင့်ဥပဒေ(၄)ခုနှင့်အညီ ကာကွယ်ခြင်း၊ ကူညီဖြေရှင်းခြင်းတို့ကို ဆောင်ရွက်ပေးသွားမည်။
- (၄) အမျိုးသမီးများအတွက် အမျိုးဂုဏ်၊ ဇာတိဂုဏ်ထိန်းသိမ်းရေးနှင့် ရိုးရာယဉ်ကျေး မှု ဓလေ့ထုံးစံများကို လေးစားမြတ်နိုးတန်ဖိုးထားရေး စည်းရုံးဆောင်ရွက်သွား မည်။
- (၅) အမျိုးသမီးများအပေါ် အကြမ်းဖက်မှု၊ အနိုင်ကျင့်မှု၊ နိမ့်ချမှု၊ လူကုန်ကူးမှုများမရှိ စေရန်ကာကွယ် ကူညီစောင့်ရှောက်ပေးသွားမည်။

(ဌ) **လူငယ် ။** နိုင်ငံ၏လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးသည်နိုင်ငံဖွံ့ဖြိုးတိုး တက်ရေးအတွက် အဓိကကျသောကြောင့် အောက်ပါအတိုင်း လေ့ကျင့်ပြုစုပျိုးထောင် သွားမည်-

- (၁) ဗလငါးတန်ပြည့်ဝသော နိုင်ငံ့သားကောင်းလူငယ်များ ဖြစ်ထွန်းလာရေးအတွက် ဦးတည်လေ့ကျင့်ပြုစုပျိုးထောင်သွားမည်။
- (၂) ပြည်သူ့နီတိ၊ ဒီမိုကရေစီကျင့်စဉ်နှင့် လူ့အခွင့်အရေးဆိုင်ရာစံနှုန်းများဖြင့် ဥပဒေ ကိုလေးစားလိုက်နာသောလူငယ်များဖြစ်လာစေရေးအတွက် လေ့ကျင့်ပြုစုပျိုး ထောင်သွားမည်။
- (၃) လူငယ်များထဲမှ ထူးချွန်ထက်မြက်သည့် အသိပညာရှင် အတတ်ပညာရှင်များတိုး ပွားလာစေရေးအတွက်လူငယ်တိုင်းအနိမ့်ဆုံးအဆင့်အခြေခံပညာကို သင်ယူ



ခွင့်ရရှိရေး ခေတ်မီအသိပညာ၊ အတတ်ပညာ၊ နည်းပညာ များကိုဆက်လက် ဆည်းပူးခွင့်ရရှိစေရေး ဆောင်ရွက်ပေးမည်။

- (၄) ပြည်ထောင်စုစိတ်ဓါတ်ဖွံ့ဖြိုးပြီး တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုသမိုင်း အမွေအနှစ်နှင့် သဘာဝပတ်ဝန်းကျင်ကိုတန်ဖိုးထား၊ ထိန်းသိမ်းပြီး လက်ဆင့် ကမ်းနိုင်မည့်လူငယ်များ ဖြစ်လာရေး လေ့ကျင့်ပြုစုပျိုးထောင်သွားမည်။
- (၅) နိုင်ငံကိုပြည်သူ့စွမ်းအားဖြင့်တည်ဆောက်နိုင်ရန်အတွက် နိုင်ငံ၏စီးပွားရေးလုပ်ငန်းအသီးသီး ဖွံ့ဖြိုးတိုးတက်အောင်စွမ်းဆောင်နိုင်သော လူငယ်များဖြစ်လာရေး လေ့ကျင့်ပြုစုပျိုး ထောင်သွားမည်။
- (၆) ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးဖွံ့ဖြိုးမှုလုပ်ငန်းများတွင် လူငယ်များပါဝင်ဆောင်ရွက်နိုင်ရေး အားပေးပြီး ကျန်းမာရေးအသိပညာ တိုးမြှင့်ရေး ဆောင်ရွက်သွားမည်။
- (၇) လူငယ်များ ကျန်းမာကြံ့ခိုင်ရေးနှင့် နိုင်ငံအားကစားအဆင့်အတန်း တိုးတက်လာရေးအတွက် အားကစားသိပ္ပံများတွင် တက်ရောက်ခွင့်နှင့် အားကစားကဏ္ဍ အဆင့်မြှင့်တင်ရေး အားပေးဆောင်ရွက်သွားမည်။
- (၈) လူငယ်များအတွင်း အဖွဲ့အစည်းစိတ်ဓါတ်တိုးတက်ခိုင်မာစေရန်နှင့် အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းလာစေရန် လူငယ်အဖွဲ့အစည်းများ ဖွဲ့စည်းအားပေးကူညီမည်။

နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေး

၁၇။ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီအခြေခံအုတ်မြစ်များ ဖော်ဆောင်ရေး တာဝန်များကိုထမ်းရွက်နေသည့် တပ်မတော်သည် ပြည်တွင်းငြိမ်းချမ်းရေးမရရှိသေးမီ ပဋိပက္ခများရှိနေသည့်ကာလအတွင်း ပြည်သူတို့၏အသက်အိုးအိမ်စည်းစိမ်နှင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့အတွက် ရပ်တည်ပေးရမည့် အဖွဲ့အစည်းဖြစ်သည်။ ပြည်တွင်း ငြိမ်းချမ်းရေးရရှိပြီးနိုင်ငံတည်ငြိမ်အေးချမ်းသည့်အချိန်တွင် တပ်မတော်၏လွှတ်တော်တွင်း နိုင်ငံရေး ပါဝင်မှုသည် အဆင့်ဆင့် ပြောင်းလဲသွားမည်ဖြစ်သည်။ တပ်မတော်ကို နိုင်ငံတကာအဆင့်မီပြီး စွမ်းရည်ထက်မြက်မြင့်မားအောင် အောက်ပါအတိုင်း ဆောင်ရွက်သွားမည်-

- (က) တပ်မတော်ကို အင်အားတောင့်တင်းပြီး စွမ်းရည် ထက်မြက်သော ခေတ်မီမျိုးချစ် တပ်မတော်ဖြစ်အောင် ဆက်လက်တည်ဆောက်သွားမည်။



- (ခ) နိုင်ငံတော်လုံခြုံရေးနှင့်နိုင်ငံတော်ကို ပြည်တွင်းပြည်ပ အန္တရာယ်များမှ ကာကွယ်ရေးတွင် ပြည်သူ တစ်ရပ်လုံးနှင့်ပူးပေါင်းဆောင်ရွက်နိုင်အောင် ဆက်လက်စီမံဆောင်ရွက်သွား မည်။
- (ဂ) နိုင်ငံတော်၏ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး အတွက် အဓိကကျသည့် နိုင်ငံရေးစွမ်းအား ကာသူငှာအခမူ ငြိအ စီးပွားရေးစွမ်းအား နေသညာသာဝေ ငြိအ နှင့် ကာကွယ်ရေးစွမ်းအား ဝိန်နညာခန ဗဘူငှာအပ တို့ခိုင်မာအောင် ဆက်လက်တည်ဆောက် သွားမည်။
- (ဃ) နိုင်ငံတော်၏ မြေထု၊ ရေထု၊ လေထု အပါအဝင် ပိုင်နက်နယ်မြေကိုမည်သည့်နည်းလမ်း နှင့်မျှ ကျူးကျော်ခြင်းမခံရအောင် ကာကွယ်စောင့်ရှောက်နိုင်သည့် တပ်မတော်ဖြစ်ရေး ဆောင်ရွက်သွားမည်။
- (င) မြန်မာနိုင်ငံရဲတပ်ဖွဲ့အား စွမ်းဆောင်ရည်မြင့်မားပြီး ပြည်သူလူထု၏ လုံခြုံရေးကို လွှမ်း မြှော်ဆောင်ရွက်နိုင်စွမ်းရှိသော တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းသည့် ရဲတပ်ဖွဲ့ ဖြစ် အောင် ဆောင်ရွက်သွားမည်။

နိုင်ငံခြားရေး

၁၈။ နိုင်ငံတော်၏ နိုင်ငံခြားရေးမူဝါဒဖြစ်သော လွတ်လပ်ပြီးတက်ကြွသည့် နိုင်ငံခြားရေးမူဝါဒကို ဖော်ဆောင်နိုင်ရန် အောက်ပါအတိုင်း ဆောင်ရွက်သွားမည်-

- (က) နိုင်ငံတကာ ဆက်ဆံရေးကိုငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ချက် နှင့်အညီ ဆက်လက်ကျင့်သုံးမည်။
- (ခ) ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ၊ အာဆီယံနှင့် ဒေသတွင်း အဖွဲ့အစည်းများတွင် မြန်မာ နိုင်ငံမှတက်ကြွစွာ ဆက်လက်ပါဝင်ပူးပေါင်း ဆောင်ရွက် သွားမည်။
- (ဂ) နိုင်ငံတကာမျက်နှာစာတွင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အခန်းကဏ္ဍကို မြှင့်တင်နိုင်ရန်အတွက် ကျန်ဖွံ့ဖြိုးဆဲ နိုင်ငံများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်။
- (ဃ) တစ်ကမ္ဘာလုံးနှင့်သက်ဆိုင်သည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ကမ္ဘာ့ငြိမ်းချမ်း ရေးနှင့် ထောင်စုနှစ် ရည်မှန်းချက်များ အောင်မြင်ရေး ကိစ္စရပ်များတွင် ကမ္ဘာ့မိသားစု ဝင်နိုင်ငံတစ်နိုင်ငံအဖြစ် တက်ကြွစွာ ဆက်လက်ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည်။



- (င) နိုင်ငံတော်၏အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုနှင့် တည် ငြိမ် လုံခြုံမှုကို ထိပါးစေနိုင်သည့် အကြမ်းဖက်ဝါဒနှင့် ပုံစံအမျိုးမျိုးဖြင့် ဝင်ရောက်လာမည့်နယ်ချဲ့ဝါဒတို့ကိုဆက်လက် ဆန့်ကျင် တွန်းလှန်သွားမည်။
- (စ) အိမ်နီးချင်းနိုင်ငံများ၊ဒေသတွင်းနိုင်ငံများ၊ကမ္ဘာ့နိုင်ငံများနှင့်ချစ်ကြည်ရင်းနှီးစွာ မိတ်ဝတ်မပျက် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အတွက် အစဉ်တစိုက် ကြိုးပမ်းလုပ်ဆောင်သွားမည်။

ဒီမိုကရေစီအရေးနှင့်လူ့အခွင့်အရေး

၁၉။ ပြည်သူများအနေဖြင့် အောက်ပါအခွင့်အရေးများကို အခြေခံဥပဒေနှင့်အညီ ကျင့်သုံးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်-

- (က) နိုင်ငံသားတိုင်း တန်းတူညီမျှအခွင့်အရေး၊ လွတ်လပ်မှုအခွင့်အရေး၊ တရားမျှတမှု အခွင့်အရေး ခံစားခွင့်ရရှိအောင် ဖော်ဆောင်ပေးမည်။
- (ခ) အခြေခံဥပဒေနှင့်အညီလွတ်လပ်စွာ ဆန္ဒထုတ်ဖော်ပြသခွင့်၊ လွတ်လပ်စွာ စီးပွားရေး လုပ်ပိုင်ခွင့်၊ လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်၊အသင်းအဖွဲ့များ ဖွဲ့စည်းခွင့်၊ ရွေးကောက် တင်မြှောက်ခွင့်နှင့် ရွေးချယ်ခံပိုင်ခွင့်၊ ပညာသင်ကြားခွင့်၊ နိုင်ငံသားတို့၏ မူလ အခွင့်အရေးများအပြည့်အဝရရှိအောင်ဆက်လက်ဆောင်ရွက်ပေးသွားမည်။
- (ဂ) နိုင်ငံသားများ၏ လွတ်လပ်မှုနှင့် တာဝန်သိမှု ဟန်ချက်ညီကျင့်သုံးနိုင်ရေး ဆောင်ရွက် ပေးမည်။

အမျိုးသားရေး

၂၀။ အမျိုးဂုဏ်ဇာတိဂုဏ် ထိန်းသိမ်းရေး ။ မြန်မာနိုင်ငံတော် အဓွန့်ရှည်တည်တံ့ရေးအတွက် မျှော်မှန်းလျက် အောက်ပါအတိုင်း ဆောင်ရွက်သွားပါမည်-

- (က) တိုင်းရင်းသားပြည်သူအားလုံး၏ အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ ရေရှည် တည်တံ့ခိုင်မြဲရေးအတွက် ယဉ်ကျေးမှုထုံးတမ်းစဉ်လာများကို ဖော်ထုတ်ထိန်းသိမ်းရေး ဆောင်ရွက်ပေးသွားမည်။
- (ခ) တိုင်းရင်းသားပြည်သူအားလုံး၏ အမျိုးသားယဉ်ကျေးမှုအစဉ်အလာဘောင်အတွင်းမှ တီထွင်ဆန်းသစ်မှုများကို အားပေးမြှင့်တင်သွားမည်။



- (ဂ) သမိုင်းကြောင်း အထောက်အထားများနှင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ရေရှည်တည်တံ့အောင် ဖော်ထုတ်ထိန်းသိမ်းစောင့်ရှောက်ကာကွယ်သွားမည်။
- (ဃ) တိုင်းရင်းသားပြည်သူ့အားလုံး၏ အစဉ်အလာအရ စည်းလုံးညီညွတ်မှု တည်တံ့ခိုင်မြဲ စေရေးကို စဉ်ဆက်မပြတ် ဆက်လက်ထိန်းသိမ်းစောင့်ရှောက်သွားမည်။
- (င) အခြားနိုင်ငံမှ ရွှေ့ပြောင်းနေထိုင်ကြသူများ၏ နိုင်ငံသားအခွင့်အရေး တောင်းဆိုမှုအား အမျိုးသားရေး အမြင်ဖြင့် စိစစ်ဆောင်ရွက်သွားမည်။
- (စ) ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေကို လက်တွေ့ကျကျ လိုက်နာကျင့်သုံးနိုင်ရေးအတွက် အစဉ်တစိုက် အလေးထားဆောင်ရွက်သွားမည်။

၂၁။ တိုင်းရင်းသားလူမျိုးအားလုံး၏ရိုးရာယဉ်ကျေးမှုလေ့ထုံးစံများ ထိန်းသိမ်းမြှင့်တင်ရေး။ အမျိုးသား ထုတစ်ရပ်လုံး စည်းလုံးညီညွတ်ရေးအတွက် ကာလရှည်ကြာ စည်းစည်းလုံးလုံးနေထိုင်ခဲ့ကြသော တိုင်းရင်းသားလူမျိုးအားလုံးအတွက် အောက်ပါအတိုင်း ဆောင်ရွက်ပေးသွားမည်-

- (က) တိုင်းရင်းသားများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုတို့ကို ရေရှည်ထိန်းသိမ်း နိုင်လျက် ဖွံ့ဖြိုးတိုးတက်စေရန် ကူညီဆောင်ရွက်ပေးမည်။
- (ခ) တိုင်းရင်းသားလူမျိုးစုများ၏ အစဉ်အလာကြီးမားသော ယဉ်ကျေးမှုထုံးတမ်းစဉ်လာ များကို အသိအမှတ်ပြုလျက် ယဉ်ကျေးမှုဖော်ထုတ်ထိန်းသိမ်း စောင့်ရှောက်ပေးမည့် အသစ်အဖွဲ့များ ဖွဲ့စည်းခွင့်ပြုပေးပြီး လက်တွေ့ကျကျအားပေး ဆောင်ရွက်သွားမည်။
- (ဂ) တိုင်းရင်းသားလူမျိုးစုများ၏ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်း စောင့်ရှောက်ပေးမည်။

ဥပဒေပြုရေး

၂၂။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်များ ဦးဆောင်သော ပြည်ထောင်စုလွှတ်တော်သည် ၂၀၁၁ မှ ၂၀၁၅ ခုနှစ်ကာလအတွင်း တည်ဆဲဥပဒေများအနက်မှ ခေတ်ကာလနှင့် လိုက်လျောညီထွေမရှိတော့သော ဥပဒေများဖျက်သိမ်းခြင်း၊ ပြင်ဆင်ဖြည့်စွက်ခြင်း၊ အသစ်ရေးဆွဲခြင်းလုပ်ငန်းစဉ်များကို ဆောင်ရွက်ခဲ့ရာ ဥပဒေပေါင်း(၁၈၉)ခုကို ပြဌာန်းနိုင်ခဲ့ပြီး(၇၀)ခု ကို ပြဌာန်းနိုင်ရန် စိစစ်ဆောင်ရွက်နေဆဲဖြစ်ပါသည်။ ဥပဒေပြုရေးလုပ်ငန်းစဉ်ကိုလည်း ခေတ်ကာလ အရ လိုအပ်ချက်ကို အခြေခံ၍ ဦးစားပေးဆောင်ရွက်ရမည့်ဥပဒေများကို ပါယ်ဖျက်ခြင်း၊ ပြင်ဆင်ဖြည့် စွက်ခြင်း၊ အသစ်ရေးဆွဲခြင်းများ ဆက်လက်ဆောင်ရွက်သွားမည်။



တရားစီရင်ရေး

၂၃။ တရားစီရင်ရေးကဏ္ဍကိုလည်း ဥပဒေနှင့်အညီလွတ်လပ်စွာတရားစီရင်ရေး၊ ဥပဒေအရ ကန့်သတ်ချက်များမှအပ ပြည်သူ့ရှေ့မှောက်တွင် တရားစီရင်ရေး၊ အမှုများတွင် ဥပဒေအရ ခုခံချေပခွင့်နှင့် အယူခံပိုင်ခွင့်ရရှိရေးမူများကိုအခြေခံလျက် လွတ်လပ်ပြီး တရားမျှတသော တရားစီရင်ရေးစနစ် ဖြစ်ပေါ်လာအောင် ဆက်လက်ဆောင်ရွက်သွားပါမည်။

နိဂုံး

၂၄။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ယနေ့ရရှိပြီးဖြစ်သည့် နိုင်ငံတော်၏တည်ငြိမ်အေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဒီမိုကရေစီဖော်ဆောင်မှု အရှိန်အဟုန်များကို ယခုထက်ပို၍ ခိုင်မာကောင်းမွန်အောင် မြှင့်တင်တည်ဆောက်ဖော်ဆောင်နိုင်ရေးအတွက် တိုင်းရင်းသားပြည်သူတို့၏ လိုအင်ဆန္ဒ နှင့် လိုအပ်ချက်များကို အဓိကဦးတည်ဖြည့်ဆည်းပေးမည့် ပါတီ၏ မျှော်မှန်းချက်နှင့်အညီ တိုင်းရင်းသားပြည်သူတို့၏ လိုအင်ဆန္ဒဖြစ်သော အေးချမ်းတည်ငြိမ်စွာနေလိုမှု၊ ဒီမိုကရေစီအပြောင်းအလဲရလို မှု တို့ကို ဖြည့်ဆည်းပေးရန် ရည်ရွယ်လျက် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံထူထောင်ရေးနှင့် အခွန်ရှည်တည်တံ့ခိုင်မြဲရေး တို့ကို ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်သည်။ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ဦးစားပေး ဆောင်ရွက်ရမည့် ပြည်တွင်းငြိမ်းချမ်းရေးကို ထာဝရငြိမ်းချမ်းရေးရရှိသည်အထိ အောင်မြင်အောင် ဆက်လက်ဆောင်ရွက်သွားပါမည်။ တိုင်းရင်းသားအားလုံး တန်းတူအခွင့်အရေးရရှိမည့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုအဖြစ် ထူထောင်တည်ဆောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါ သည်။ တိုင်းရင်းသားပြည်သူအားလုံး တန်းတူရည်တူအခွင့်အရေး၊ ဒီမိုကရေစီရေးနှင့်လူ့အခွင့်အရေး တို့ကိုအာမခံချက်ပေးနိုင်ပြီး တည်ငြိမ်အေးချမ်းသည့် ဒီမိုကရေစီနိုင်ငံသစ်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိုလည်း အခြေအနေအရပ်ရပ်နှင့် လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်။ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအား ဒီမိုကရေစီကျင့်စဉ်နှင့်အညီ အစိုးရအုပ်ချုပ်ရေးစနစ်အသွင်မှ ပြည်သူ့အုပ်ချုပ်ရေးစနစ်အဖြစ်သို့ ပီပြင်ထိရောက်အောင် ပြောင်းလဲရေးအတွက် ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်သွားပါမည်။ ပြည်သူ့ဗဟိုပြုတိုးတက်ရေးအတွက်တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးဦးဆောင်ပါဝင်ဆောင်ရွက်ရေးကိုလည်း လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားပါမည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည်]]သန့်ရှင်းသော၊ ကောင်းမွန် သော၊ ပွင့်လင်းမြင်သာသော အုပ်ချုပ်ရေးစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်မည့် အစိုးရ ဖြစ်ပေါ်လာရမည်}} ဟု ကတိပြုသည့် အပြင် ဤရွေးကောက်ပွဲ ကြေညာစာတမ်းပါ လုပ်ငန်းစဉ်များကို မဲဆန္ဒရှင်ပြည်သူများ၏ အားပေးထောက်ခံမှုနှင့် အတူ အစဉ်တစိုက် လက်တွဲ

ပူးပေါင်း အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။



ဗဟိုအလုပ်အမှုဆောင်ကော်မတီ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ရက်စွဲ၊ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်။